

ကျေးဇူးတော်ရှင်  
ဆရာတော်ဘုရားကြံးများ

၅၁

တရားလက္ခာဆောင်ပုဒ်များ

အပွဲတစ်

လောကချမ်းသာစာစဉ်  
အမှတ် (၉)

ကောဇာနှစ် ၁၃၃၅ သာသနနာနှစ် ၂၅၃၇ ခရစ်နှစ် ၁၉၉၀

The America Burma Buddhist Association Inc.,  
619-Bergen Street  
Brooklyn, NY 11238

## တရားလက်ဆောင်ပုဒ်များ

မြန်မာပြည်တွင် ကျမ်းစာရေးသားသည် ဆရာတော်၊  
စာချုပ်ဆရာတော်၊ ဓမ္မကထိက ဆရာတော်ဘုရားကြီးများ  
သည် အလွယ်တကူကျက်မှတ်ဆောင်ထားနိုင်ရန်အတွက်  
တရားတော်များကိုမြန်မာလက်ဆောင်ပုဒ်များဖြင့်ရေးသား  
လေ့ရှိကြပေသည်။ ယင်းတရားလက်ဆောင်များကို သံပေါက်၊  
ရှစ်လုံးဖွဲ့၊ လေးလုံးပိုဒ်၊ ဒွေးချိုး၊ တိုးချိုး၊ လေးချိုး၊ တေးတပ်  
စသည်လက်ဗုံးပုံစံမျိုးစုံဖြင့် မိမိတို့ကျမ်းကျင်သလိုရေးသား  
ကြလေသည်၍ တရားရေးသားခြင်းသည်ပါ၌ပိုင်ကတ်စာပေ  
ကျမ်းကန်များကို အတုယူ ရေးသားခြင်း ဖြစ်လေသည်။  
သုတေသန ပါ၌ပိုင်ကတ်တော်များ၏ တရားတော်များအပြား  
တို့ကို ဂါထာသက်သက်ဖြင့်လည်းကောင်း၊ စုဏ်ပုန်ငါး  
ဂါထာတဲ့ရှုံးလည်းကောင်းရေးသာထားပေသည်ပါ၌ဂါထာ  
များသည်ပါ၌လက်ဗုံးများပင်ဖြစ်၏၊ ယင်းပါ၌ဂါထာများကို  
ဌာနကရှိက်းကျကျ ချက်ဖတ်လျှင် အလွန်ပင် သာယာ  
နာပျော်ဘွယ်ရှိ၏၊ ကျက်မှတ်ဆောင်ထားလို့လည်းလွယ်ကူ  
လု၏။

ဤဆောင်ပုဒ်လက်စာအပ်တွင် လောကီကြီးများရေး  
လောကုတ္တရားကြီးများရေးများနှင့် ပတ်သက်သည် တရား  
လက်ဗုံးများကိုရွှေ့ချယ်ဖော်ပြထားသည်။ ဤလက်ဗုံးကလေး  
များကိုနေ့စဉ်ဖတ်ရှုခြင်း၊ ကျက်မှတ်ဆောင်ထားခြင်းဖြင့်  
လောကီကြီးများရေးအသိဉာဏ်များတိုးတက်နိုင်ပေသည်။  
အထူးအားဖြင့်တရားအသိဉာဏ်ထူးများမိမိတို့သွားနှင့်မှာ  
ကိုနိုင်းဝပ်လာနိုင်ပေသည်။ ယင်းတရား အသိဉာဏ်ထူးများ  
သည် မိမိ၏ဘဝကို တစ်ဆင့်ထက်တစ်ဆင့် တိုးတက်  
မြင့်မြတ်စေပေလိမ့်ည်၊ မှန်၏၊ ပုံစံတရားတော်များသည်  
ထာဝရသစွာတရားတော်များဖြစ်၏၊ အသိမှန်ကိုပေးသော  
တရားတော်များဖြစ်၏။ ကြီးမာသည့်တန်ခိုးအာနျော်ရှိ၏

မြန်မာလက်းများသာမက ပါဋ္ဌိဂါထာများကိုလည်း  
ကျိုစာအပ်တွင်ဖော်ပြထား၏၊ ကျိုဂါထာများသည် တန်ခိုး  
ထက်မြက်သည့် ဂါထာများဖြစ်သည်ဟု ကျော်ကြားသဖြင့်  
အညွှန်းနှင့်တကွဖော်ပြထား၏၊ ကျိုဂါထာများကို ယုံယုံ  
ကြည်ကြည်ဖြင့် ရွတ်ဖတ်ပွားများသူများသည် “ပြောမယုံ  
ကြုံမှုးမှသီ”ဆိုသလိုကိုယ်တွေ့အကျိုးခံစားကြရပါလီမွည်။

လောကချမ်းသာမြတ်ကျမ်းစာပညာအသိဉာဏ်ပေး။  
ပညာအသိဉာဏ်တိုးတက်သန်နှိမ်ဘန်ပြည်မဝေး။  
အရှင်လူနဲက

## ဝိပဿနာ အမြေခံ တရားတတ်

- ၁။ ဝိပဿနာ၊ ဌ္ဂာက်ဆိတာ၊ ဘယ်ဟာရှု၍ ဖြစ်သနည်း။
- ၂။ စွဲလန်းနိုင်စု၊ ငါးခွဲ့၊ မှန်စွာ၊ ရှု၍ ဖြစ်သတည်း။
- ၃။ ဘယ်အကျိုးငှာ၊ ထိခွဲ့၊ ဘယ်ခါရှုရပါသနည်း။
- ၄။ ပစ္စိုး၊ ဖြစ်ဆဲမှာ၊ မှန်စွာ၊ ရှုရပါသတည်း။
- ၅။ ဖြစ်ခိုက် မရှု၊ ရှုပ်နာပ်စု၊ စွဲမှု ဝင်းရောက်သည်။
- ၆။ မြှုတယ် ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ် ထင် တတ်သည်။
- ၇။ ဖြစ်တိုင်းမှုတယ်၊ ရှုပ်နာပ်စု၊ စွဲမှု ကင်းပျောက်သည်။
- ၈။ မဖြေ ဆင်းရဲ၊ သဘောပါ၊ ဥာက်ထဲ ရွင်းတော့သည်။
- ၉။ စွဲမှု ကင်းပျောက်၊ ပက်လပ်း ပေါက်၊ ဆိုက်ရောက် နှုံးသုတေသနပြည်း။
- ၁၀။ ဝိပဿနာရှုနည်း၊ မူးသေစည်း၊ သိမ်းဆည်းထားရမည်။

## သမ္မတ် လေးပါး

- ၃။ သာတ္ထကသမ္မတ် ။ ၂။ အကျိုး ရှိလား၊ မရှိလား၊  
စဉ်းစားတာက သုံးတ္ထက။
- ၂။ သပ္ပါယ သမ္မတ် ။ ၂။ သင့်တော်ရဲ လား၊ မတော်  
လား၊ စဉ်းစား တာက  
သပ္ပါယ။
- ၃။ ဂေါစရ သမ္မတ် ။ ၂။ ရုပ်နာမ် နှစ်ရပ်၊ စဉ်မပြတ်  
ရှုမှတ်တာက ဂေါစရ။
- ၄။ အသမ္မာ့ဟသမ္မတ်။ ၂။ မမြဲ ဆင်းရဲ၊ ရုပ် နာမ်ပဲ  
အသမ္မာ့ဟ။

သောတေးပန်၏ ပဟာပစွဲဝေက္ခကာ (၅)ပါး တရားတော်

- ၁။ ဆိတ်ဖြိမ်ရာတွင်၊ ချဉ်းကပ် ဝင်ရှု၊ ဆင်ခြင် ရှုကြည့်  
ဖြစ်ပျက်မိ၊ အသိ ရှင်းသည်သာ။  
ယထာဘူတာ၊ မသိရအောင်၊ ထက္ထလွှာမြို့၊ ကိုလေဆိုး  
ပြစ်ရှိုး မရှိပါ။  
ဤသို့သိရ၊ ပွဲမ၊ ပစွဲဝေက္ခကာ။
- ၂။ မဂ်သိပြီးဟန်၊ ဝိပသိုံးကို၊ ဖန်ဖန်မှုပဲကူ့။  
အကြမ်းအနှုံ၊ ကိုလေစာ၊ ပြိုမ်းမှုထင်ရှားရာ။  
ဤသို့သိရ၊ ခုတိယ၊ ပစွဲဝေက္ခကာ။
- ၃။ ရှုမှတ်သိရ၊ ဤလမ်းမ၊ ပြင်ပတြေားမှား။  
ကိုလေပြိုမ်းဘီ၊ မြတ်အရို့၊ မရှိ ဆုံးဖြတ်ရာ။  
ဤသို့သိရ၊ တတိယ၊ ပစွဲဝေက္ခကာ။

- ၄။ ကုစားနိုင်ကောင်း၊ အာပတ်ပေါင်း၊ တိမ်းစောင်း  
ရောက်သေးရှာ။  
မဖိုးကွုယ်ဘဲ၊ ကုစားမြဲ၊ နောင်လဲ စောင့်ရှိပါ။  
ဤသိသိရာ၊ စတုထူး၊ ပစ္စဝေကွဲကာ။
- ၅။ ရွှောင်လဲမရာ၊ မူကိစ္စ ပြုရလေသောခါ။  
သံကွာသုံးပါး၊ ကျင့်ရန်ကား၊ စိတ်အားသန်မြှုပါသာ။  
ဤသိသိရာ၊ ပဋိမှ၊ ပစ္စဝေကွဲကာ။
- ၆။ ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောအခါ။  
လျှော့ဖုံးကြိုင်း၊ နှုတုံးသွင်း၊ နာခြင်းအားကောင်းစွာ  
ဤသိသိရာ၊ ဆွဲမှ၊ ပစ္စဝေကွဲကာ။
- ၇။ ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောခါ။  
အနက်သီမြင်၊ စိတ်ကြည်ဆွင်၊ ကိုယ်တွင်သိမ့်သိမ့်ပြာ။  
ဤသိသိရာ၊ သတ္တမှ၊ ပစ္စဝေကွဲကာ။  
ပစ္စဝေကွဲကာ၊ ခုနှစ်ပြာ၊ ညီစွာဖြစ်ပါမှု။  
အရိယာမျှန်၊ သောတာပန်၊ ကေန်ဆုံးဖြတ်ယူ။

## ဘဝတန်ပိုး တရားတော်

ဖြစ်ပျက်နှစ်ပြာ၊ မပြင်ပါဘဲ၊ တစ်စွာအသက်၊  
ရှည်သည်ထက်လည်း၊ ဖြစ်ပျက်နေဟန်၊ ရှပ်နှင့်နာပ်  
ကို၊ အမှန်ပြင်လျက်၊ ဉာဏ်စဉ်တက်ရှုံး၊ တစ်ရက်  
တာမျှ၊ သက်ရှည်ရသော်၊ လောကလူးရွာ၊  
ကောင်းမြတ်သာသည်၊ မြတ်စွာဗုံး ပိန်ခွန်းတည်း။

## ရှင်ကမ္မဝိဘဂ်သုတ် တရားတော်

- ၁။ သူ့ကိုဆိတ်ပြတ်၊ သက်တိတတ်၊ မသတ် အသက်  
ရှည်။
- ၂။ ညှင်းဆဲသူကား၊ အနာများ၊ သနားကျွန်းမာသည်။
- ၃။ ဒေါသမီးလျှော့၊ အကြော်တန်၊ သည်ခံလှပသည်။
- ၄။ မနာလို့မှာ၊ ခြေရုံက္ခာ၊ ကြည်သာ ခြေရုံစည်။
- ၅။ မပေးလူကာ၊ မူပြာကျော်၊ လူမှာ ပေါ်ကြယ်သည်။
- ၆။ မရိုမသော မျိုးယုတ်ချော်၊ ရို့သော မျိုးမြတ်သည်။
- ၇။ မမေးမမြှန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်းဉာဏ်ကြီးသည်။
- ၈။ ဆိုးတာပြုကာ၊ ဆိုးတာရာ၊ ဇ ကောင်းမှ ကောင်းစား  
သည်။
- ၉။ ဆိုးကောင်းနှစ်တန်၊ ကံစိမ်၊ ခံ-စံကြရသည်။

**ଲ୍ଲକ୍ଷ୍ୟତର୍କରେଣ୍ଟିଙ୍ଗାନ୍ତଃ କିମ୍ବପିତରୀରେଣ୍ଟିଙ୍ଗାନ୍ତଃ**

- ၁။ ပြစ်တိုင်းရပ်နာမ်၊ ချုပ်ပျက်ဟန်၊ ကေန့် ရှုရမည်။  
 ၂။ ရှုမှုတ်မှုမှာ၊ ရိုသေကာ၊ ကောင်းစွာ ပြုရမည်။  
 ၃။ မနားမပါ၊ ခြားမပြတ်၊ ရှုမှုတ် မြှုရမည်။  
 ၄။ သင့်လျော်လွှာစွာ၊ ရှုနစ်ဖြား၊ ကောင်းစွာမြှုရမည်။  
 ၅။ စိတ်တည်ကြည့်ကြောင်း၊ နိမိတ်ဟောင်း၊ ကောင်း  
     ကောင်း မှုတ်ရမည်။  
 ၆။ သင့်တော်လျော်က်ပတ်၊ ဗောဇ္ဈာန်မြတ်၊ ပပြတ်ပွား  
     ရမည်။  
 ၇။ ကိုယ်နှင့်အသက်၊ မင်္ဂလာက်၊ ရက်စက်နိုင်ရမည်။  
 ၈။ ရှုစိုင်ပေါ်ရိုး၊ ဆင်းရဲမျိုး၊ လွှူပိုးမိုးပယ်ရမည်။  
 ၉။ လဲးဆုံးမထွောက်၊ လက်ပေမြှောက်၊ တော်လျော်  
     သွားရမည်။  
 ၁၀။ ဥာက်နဲသောခါ၊ ဤကိုးပြားလျော်စုပွားရသည်။

## ပဟာသတိပဋိနည်တရ နိပရဏပိုင်း

(୧) ଗାଁବିହୀନ

- ၁။ တင့်တယ်ဟန်အား၊ ရှုစဉ်းစား၊ ဖြစ်ပွားကာမစ္စန်။  
 ၂။ မတင့်တယ်အား၊ ရှုစဉ်စား၊ ပယ်ရှား ကာမစ္စဘန်။  
 ၃။ မမြတာကို မြဲဆည်ဟု ရှုတာက အယော်နိသော  
     မန်သိကာာရ။  
 ၄။ မမြတာကို မမြဲဟရှုတာက ယော်နိသောမန်သိကာ  
     ရ။  
 ၅။ ဆင်ရဲကို ချမ်းသာဟု ရှုတာက အယော်နိသော  
     မန်သိကာာရ။

- ၆။ ဆင်းရဲကို ဆင်းရဲဟု ရှိတာက ယောနိသောမန်သိကာရ။
- ၇။ ငါကောင်မဟုတ်တာကို ငါကောင်ဟု ရှိတာက အယောနိသော မန်သိကာရ။
- ၈။ ငါကောင်မဟုတ်တာကို ငါကောင်မဟုတ်ဟု ရှိတာက ယောနိသော မန်သိကာရ။
- ၉။ မတင့်တယ်တာကို တင့်တယ်သည်ဟု ရှိတာက အယောနိသော မန်သိကာရ။
- ၁၀။ မတင့်တယ်တာကို မတင့်တယ်ဟု ရှိတာက ယောနိသော မန်သိကာရ။
- ၁၁။ ရွှေဘွွှုယ်ထင်စော ပွားလျက်နေ၊ ဇူနှိုင်စောင့်စည်းရှု။
- ၁၂။ စားသောက်တိုင်းရွှေ၊ မိတ်ကောင်းစောပြောလေ သင့်လျှော်သာ။
- ၁၃။ ကာမစွန်း၊ ပယ်ကြောင်းပြု၊ ခြောက်ဗျားအုပ်သာ။

## (J) ဈျာပါဒ

- ၁။ စီတံဆိပ်းဖွှုယ်များ၊ ရှုစဉ်းစား၊ ဖြစ်ပွားဗျာပါဒါ၊  
မေတ္တာတရား၊ ရှေ့ရှေ့ပွား၊ ပယ်ရွား ဗျာပါဒါ။
- ၂။ မေတ္တာထင်စော ပွားလျက်နေ၊ ရှေ့လေကံဥစွား။
- ၃။ ဆင်ခြင်းများစော မိတ်ကောင်းစော ပြောလေသင့်လျှော်သာ။
- ၄။ ဗျာပါဒါသာပယ်ကြောင်းပြု၊ ခြောက်ဗျားအုပ်သာ။

## (၃) ထိန်မိစ္စ

- ၁။ ပျင်းရှုဖွှာယ်များ၊ ရှုစဉ်းစား၊ ဖြစ်ပွား ထိုင်းမိုင်းမူ။  
 ၂။ လုံးလသုံးပါး၊ နှုလုံးထား၊ ပယ်ရှား ထိုင်းမိုင်းမူ။  
 ၃။ အစားလန်ကြည်၊ နေထိုင်ပြင်၊ ဆင်ခြင်ရောင်လင်း  
 မူ။  
 ၄။ လွင်ပြင်များနေ၊ မိတ်ကောင်းစေ၊ ပြောလေသင့်  
 လျှော်သာ။  
 ၅။ ထိန်မိစ္စ၊ ပယ်ကြောင်းပြု၊ ခြောက်ဝအွှေကထာ။

## (၄) ညဒီကုဋ္ဌ

- ၁။ ပူပန်ဖွှာယ်များ၊ ရှုစဉ်းစား၊ ဖြစ်ပွား ပုံ၊ ပူပန်။  
 ၂။ ပြိုမ်းအေးတရား၊ ရှုပွားများ၊ ပယ်ရှား ပုံ၊ ပူပန်။

အရိယာအသီးသီးတို့မှာကင်းပြိုးသောသံယာဉ်များ

- ၁။ မိ-ဝိ-သီး-လူ၊ မစ္စရီ၊ ကင်း၏ သောတာပန်။  
 ၂။ ကာမရာဂ၊ ပဋိလုံ၊ ကင်းပ အနာဂါမ်။  
 ၃။ ဘဝ မာနာ၊ အဝိဇ္ဇာ၊ ကင်းကွာ အရဟံံ။

### ဗော်ဗြိ ဓမ္မာနုပသာတရားတတ်

- (က) သစ္ာ င့် ပါး သိသူ၏ အကြောင်းအင်းကို ဗော်ဗြိ  
 ဟုခေါ်သည်။  
 (ခ) သစ္ာ င့် ပါး ထို့၏ အစိတ်အပိုင်းကိုလည်း ဗော်ဗြိ  
 ဟုခေါ်တည်။  
 ၁။ အပိုလာပန်လက္ခဏာသတိ၊ အသဲမွှာသရသာ၊ အာရုံ  
 ပစ္စပြောနာ၊ ဝိသယာဘိမုဘာဝ ပစ္စပြောနဲ့ဝါး  
 မလွှတ်စတမ်း၊ စောင့်ဖမ်းနေသည်၊ (လက္ခဏာ)  
 ဖြစ်ပျက်သရွှေ့၊ မေမေ၊ စေပြီ၊ (ရသ)  
 အာရုံရွှေးရှာ၊ စောင့်မှုထင်သည်၊ (ပစ္စပြောန်)  
 မြတ်သတိ၊ မှတ်သီ ဗော်ဗြိမည်။  
 (က) သတိသမ္မတ်၊ အမြှုယ်၊ ထိုတင် စိတ်ညွှတ်ရာ။  
 (ခ) မေ့သူရွှောင်လွှဲ၊ သတိမြဲ၊ မြိုင်ဆည်းကပ်ပါ။  
 (ဂ) သတိပွားဒရေး၊ အကြောင်းလေး၊ ညွှန်းသေး အနှု  
 ကထား။

J။ ပစိစိန်လက္ခဏာ ဓမ္မဝိစယော၊ ဝိသယောဘာသန  
ရသော၊ အသမ္မာဟ ပစ္စုပြောနော။  
ရုပ်နာမျိုးခြမ်း၊ ရူးစမ်းသီသည်၊  
သဘောမှန်များ၊ ထင်ရှားစေသည်၊  
တွေ့ဝေမှုကင်း၊ ရွင်းရှင်းသီသည်၊  
မမွှုပါ၊ မှတ်သီ ဗောဇ္ဈိုင်မည်။

- (က) မေးမြန်းသန့်စင်၊ ညီမျှယူဉ်၊ ထိုတွင်စိတ်ညွတ်ရာ။
- (ခ) ဉာဏ်မဲ့ရွှေ့ကြောင်း၊ ဉာဏ်ရှုယူဉ်၊ ဆင်ခြင်းနက်နဲ့များ။
- (ဂ) ဉာဏ်ပြစ်ကြောင်းများ၊ ခုန်ပြုး၊ ဉာဏ်ကြား အင်ကထာ။

R။ ဥဿာဟလက္ခဏာ ဝိရိယံ၊ ဥပဇ္ဈိုင်နရသံ၊ အသံသီဒန  
ဘားဝပစ္စုပြောနံ။  
ကြောင့်ကြပိုလုပ်၊ အားထုတ်တတ်သည်၊  
စိတ်အားတက်ရေး၊ အားပေးတက်သည်၊  
မဆုတ်နစ်ဘဲ၊ စိတ်ငွေ့သန်သည်၊  
ဝိရိယံ၊ မှတ်ကြ ဗောဇ္ဈိုင်မည်။

- (က) အပါယ်ဘေးဆင်ခြင်း၊ အာနိသင်၊ လမ်းစဉ်ရိုးသပါး။
- (ခ) ဆွမ်းအကျိုးတဲ့ပြန်၊ မြှုတ်မွေးခဲ့၊ ရှှေရန်မြှုတ်ဆရား၊
- (ဂ) သာကိုမျိုးတော်၊ ကျင့်သံးဘော်၊ ရှှေမျှော်ဆင်ခြင်ပါး။
- (ဃ) ပျုင်းသူကြိုကြုံ၊ ငွေ့ကောင်းယံ့ဉ်၊ ထိုတွင်စိတ်ညွတ်ရာ။
- (င) ဝိရိပွားရန်၊ ဆဲတတန်၊ ထုတ်ပြန်အင်ကထာ။
- (က) ပူးကြိုလ်ဝါး၊ လျှော်လျှော်၊ ဉာတ်မူးထိုတွင်သား။
- (ခ) ယုယူသူအား၊ ပယ်ရွှေ့ကြော်ရှား၊ စိတ်ထားမျှသူ မြှုပါး။
- (ဂ) ဥပဇ္ဈိုင်းများ၊ ကြောင်းငါးပါး၊ ဉာဏ်ကြားအင်ကထာ။

## ပရိစိတ်မြတ် ဖြစ်ပွဲတရားစတ်

- ၁။ ပိပုသနာရှုဆဲ ယောဂါအား အရိယမင်္ဂက် ဖြစ်လိုက်သော ထိုအခိုက်၌ ထင်ရှားသော အာရုံတစ်ခုခု ကို နှုလုံးသွေးလျက် ပနောဒ္ဓါရာဝဇ်န်းစိတ် ရှေးဦးစွာ ဖြစ်ပေါ်လာသည်။
- ၂။ ထိုနောင် ထိုအာရုံကိုပင် မမြေဟန်သော်လည်းကောင်း၊ ဆင်းရုဟန်သော်လည်းကောင်း၊ သဘောဘဏ်းမျှဟန်းသော်လည်းကောင်း၊ သီလျက် ပရိကံ ဥပစာ အနုလုံးဟုခေါ်သော ဇောစိတ်ယုံးကြိမ် အစဉ်အတိုင်း ဖြစ်ပေါ်ကြသည်။
- ၃။ ထိုနောင် ဖြစ်ပျက်မှု သခ်ရာအားလုံး ချုပ်ပြိုမ်းရာ နိမ္မာန်သို့ ကျော်က်သွားသော ဂေါ်ကြောဇာစိတ် ဖြစ်ပေါ်သည်။
- ၄။ ထိုနောင် ထိုချုပ်ပြိုမ်းရာ နိမ္မာန်ပင် သက်ဝင်တည်းငြေလျက် ပင်ဇောတစ်ကြိမ်၊ ဖို့လ်ဇောနှစ်ကြိမ် အစဉ်အတိုင်း ဖြစ်ပေါ်ကြသည်။
- ၅။ ထိုခနာ် ပဋိသန္ဓက ရခဲ့သည့်အာရုံ၌ ဖြစ်နေကြဖြစ်သော ဘဝင်စိတ်များ ဖြစ်ပေါ်သွားကြသည်။
- ၆။ ထိုနောင် တွေ့သိပြီးခါစြေဖြစ်သော ပဂံဖိုလ်နိမ္မာန်တို့ကို ပြန်လှည်းကြပ်ခြင်လျက် ပနောဒ္ဓါရာဝဇ်န်းတစ်ကြိမ်၊ ပစ္စဝေကွာဇာဇော ဦကြိမ် အစဉ်အတိုင်း ဖြစ်ပေါ်ကြပြီးလျင် ဘဝင်စိတ်များ ဖြစ်ပေါ်သွားသည်။ ညျှ သည်ကား အရိယမင်္ဂလာ စိတ်စိတ်အစဉ် ဖြစ်ပေပုံတည်း။

## ပရ်ဝင်ပုံ ဥပမာ

- ၁။ မြောင်းခုန်လိုပြားးယောကျားဇာနည်၊ ရှုစ်လှုံးပြေးသွား၊ ခုန်အားယူပြီ နွှယ်ကြိုးကိုင်ဆွဲခုန်လှုံးလေသည်။ ဟိုဘက်ကျားလွှုတ်ချကြုံ.ကြုံ.တည်။

ပရိသနပုဂ္ဂ

၂။ ဘဝဟိုကမ်း၊ မျှော်တမ်း၊ ယောဂါ၊  
ဖြစ်ပျက်ဉာဏ်မှ၊ ပြီး၊ စပြုသည့်၊  
ရုပ်နာမ်ကိုင်ခဲ့၊ သူလဲခုန်သည်၊  
နိုဗ္ဗာန်တွေ့၊ လွှာတ်၍ ပြီး၊ ဝင်သည်။

## သောတာပတိပဂၢ၏ အကျိုးပြ

၁။ မပယ်ဘူးမြဲ၊ ကိုလော့၊ ဖေါက်ခွဲပယ်ခွင့်သည်။

၂။ အစမထင်၊ ဝန့်ရောလျဉ်း၊ ကင်းစင်းခြောက်စေသည်။

၃။ အပ် ဖို့လေးပါး၊ လမ်းပေါက်များ၊ တံ့ခါးပိတ်ဇူးသည်။

၄။ အရှိယဉ်စွာ၊ ခန်းဖြေား၊ ကောင်းစွာရစေသည်။

၅။ အင်္ဂါရွှေစ်ပါး၊ ပရ်လမ်းမှား၊ ပယ်ရွားသုတေသင်သည်။

၆။ ဘေးရန်ခုပ်သိပ်း၊ ရွှောင်ခွာတိပ်း၊ ကင်းပြိုးဆော်သည်။

၇။ ဘုရားရင်နှစ်၊ သားတော်ဖြစ်၊ စင်စစ်နောက်စေသည်။

၈။ နာမူးပို့စ်း၊ ကျိုးဖလာ၊ မရိုက ပေးပါသည်။

## ଓଡ଼ିଆ ପାଇଁ ତରକାରୀ

କ ॥ ଉପର୍ଯ୍ୟତି ଲେବାଗୋ ଆଶ୍ରମେ ॥  
 ଛୁଟି ନା ଦେବୀଙ୍କ ମୋର୍ଦ୍ଵାନ୍ଦିବୀ । ଲୁହୁ ମମ୍ଭପିତକବାୟ  
 ଜ ॥ ଆତାଗୋ ଲେବାଗୋ ଆହାବୀମନ୍ଦ୍ରୀ ॥  
 ତୋର୍ଦ୍ଵାନ୍ଦିରେବାଗିଲୁମୁ । ଗ୍ରିଃରୂପ । ଆବାନ୍ତିଲୁଚେପିତକବାୟ  
 କ ॥ ଆଯେଗୋ ଲେବାଗୋ । ଚପ୍ରା ପରାଯ ଗମନ୍ତିବୀ ॥  
 ଗ୍ରିଯିବିନ୍ଦୁରୁଥୁବା । ମର୍ମିବୀ । ଦୁନ୍ତକବାଲୁକାଃରମନ୍ତରକବାଃ ॥  
 ତ ॥ ଦେଖା ଲେବାଗୋ ଆତିର୍ଦ୍ଵ୍ୟା । ତାଙ୍ଗାତିର୍ଦ୍ଵ୍ୟା ॥  
 ଲ୍ଲିଖିପିନ୍ଦ୍ରିଯଂ । ଆବମଧୀ । ତାଙ୍ଗା ଗୁର୍ଜାନ୍ତିପିତକବାଃ ॥  
 ଓମ୍ପାତ୍ରେବା । ଗ୍ରିଲେଃ । ଭୁଷିତେବାଙ୍ଗାଃ ପତିତକବାଃ ॥

ဥပဒေပရီတယာနသုတေသန တရားတော်

- ၁။ စွဲလမ်းလျှင် ဆာလောင် ပူပန်ရသည်၊ ပစ္စဲလမ်းလျှင် ဆာလောင်ပူပန်မှ ကင်းလေတော့သည်။
- ၂။ တစ်စုံတစ်ခုသော ရုပ်နာမ်ကို ဆင်းရဲမထင်လျှင် ချို့သာသုခ ထင်တော့သည်။ ချမ်းသာသုခထင်လျှင် ငါ့ ဥစ္စာ အနေဖြင့် ထင်မြင်စွဲလမ်းလေဘော့သည်။
- ၃။ တစ်စုံတစ်ခုသော ရုပ်နာမ်ကို မမြှုပ်မထင်လျှင် မြှုသည် ဟု ထင်တော့သည်။ မြှုသည်ဟုထင်လျှင် ငါ့ဟုထင်လျက် မာန်တက်လေတော့သည်။
- ၄။ တစ်စုံ တစ်ခုသော ရုပ်နာမ်ကို သဘောတရားမျှဟု မထင်လျှင် အတ္ထကောင်ဟု ထင်တော့သည်။ အတ္ထကောင်ဟုထင်လျှင် ငါ့၏ အတ္ထဟု ထင်မြင်စွဲလမ်းလေ စတော့သည်။

လက္ခဏ ရသ ပစ္စဲပဋိနာန်တရားတော်

- (က) သာာဝလက္ခဏ ဟူသည်မှာ ရုပ်နာမ် တရားတို့၏ အထည်ကိုယ်ဟု ခေါ်ထိုက်သော ပင်ကို ရင်းသဘောပေတည်း။
- (ခ) (ကိုစ္စ)ရသ ဟူသည်မှာ ရင်းရုပ်နာမ်တို့၏ အစွမ်း သတ္တိ ကိုစ္စပေတည်း။
- (ဂ) ပစ္စဲပဋိနာန် ဟူသည်မှာ ရှုမှတ်သောသူ၏ အသိဉာဏ် ထဲ၌ ရင်းရုပ်နာမ်တို့၏ ထင်ပေါ်လာသော အုပ် အရာပေတည်း။

၁။ ကက္ခာတ္ထလက္ခဏာ ပထမိစာတု၊ ပတီဌာနရသာ၊  
သမ္မတိနိုင် ပစ္စပြဋ္ဌာန်ာ။ (အငွေကဏာ)

ကြမ်းတန်းမာခက်၊ ချောည်းတမည်။ (လက္ခဏာ)  
တည်ရာကိစ္စ၊ သူကပြုသည်၊ (ရသ)  
ခံလင့်ဆောင်ရေး၊ ပေါ်လေးယင်သည်။ (ပစ္စ)  
ပထမိစာတ်၊ သီမှတ် ပြတ်ယောဂီ။

၂။ ပဆုရဏ္ဍလက္ခဏာ အာပေါ်စာတု ပြုဝလက္ခဏာ ၀၇။  
ပြုဟနရသာ၊ သံ့ယာ ပစ္စပြဋ္ဌာန်ာ။

အရည်တစ်နည်း၊ ယိုစီးတမည်၊  
စိတ်င်းဖို့ထွား၊ တိုးပားစေသည်၊  
စေးကပ်ပူးတဲ့၊ လုံးခဲယင်သည်၊  
အာပေါ်စာတ်၊ သီမှတ် မြှတ်ယောဂီ။

၃။ ဥက္ကတ္ထလက္ခဏာ တေဇာဓာတု၊ ပရီပါစနရသာ၊  
ပစ္စဝါနှုပ်စို့ ပစ္စပြဋ္ဌာန်ာ။

အပူအင္နးး၊ အအေားတမည်၊  
ပူဇွှဲ့ ပေးလျက်၊ ရင့်ကျက်စေသည်၊  
နဲ့ည့်ပျော့ပျောင်း၊ ဆင့်လောင်းပေးသည်၊  
တေဇာဓာတ်၊ သီမှတ် ပြတ်ယောဂီ။

၄။ ပိတ္တမ္နလက္ခဏာ ၀၇ယောဓာတု၊ သမ္မတိရဏရသာ၊  
အဘိန်ဟာရ ပစ္စပြဋ္ဌာန်ာ။

ထောက်ကန်တောင့်တင်း၊ လျော့ခြင်းတမည်၊  
ယိုပ်းယိုင်လူပ်ရွား၊ ရွှေ့သွားတတ်သည်၊  
သူလိုရာဘက်၊ တွန်းလျက်ဆောင်သည်၊  
၀၇ယောဓာတ်၊ သီမှတ် မြှတ်ယောဂီ။

၅။ နပနလက္ခဏာ နှုပါ၊ သမ္မတယာဂရသံ၊ အဝိနိမ္မာ  
ပစ္စပဋ္ဌာန်။

အာရုံပါး၊ ညွတ်သွားရောက်သည်၊  
နာမ်အချင်းချင်းလဲပါတဲ့ယူဉ်သည်၊  
သူတို့ချင်းလဲမခဲ့သာပြီ၊  
နာမ်တရားပိုင်းခြားမြတ်ယောဂါး။

၆။ ရုပ္ပနလက္ခဏာ ရှုပါ၊ ဝိကိရဏရသံ၊ အဖျာကတ  
ပစ္စပဋ္ဌာန်။

ဖောက်ပြန်တနဲ့ခြားပြုးလဲတတ်သည်၊  
ကြော်ပြုးကဲ့ပြန်ကြဲတတ်သည်၊  
အာရုံမပြု့သိမှုကင်းသည်၊  
ရုပ်တရားပိုင်းခြားမြတ်ယောဂါး။

၇။ အနှာဝန်လက္ခဏာ စဝါနာ၊ ဝိသယရသ သမ္မာဂါး၊  
ရသာ၊ သခုခုက္ခပစ္စပဋ္ဌာန်။

အာရုံ ၆-ပါးခံစားတတ်သည်၊  
သူ ရသာလဲသုံးစွဲတတ်သည်၊  
ချင်းသာဆင်းရဲ့ဘုရာ်ထဲထင်သည်၊  
ခံဝားပူးမှုတဲ့မြတ်ယောဂါး။

၈။ သညာနှုန်လက္ခဏာသညာ၊ တဒေဝဝတန္တိ ပုန်သညာနှုန်း၊  
ပစ္စယန်ဖို့တွေကရဏရသာ၊ ယထာဂဟိုတနိဖို့တွေဝသော့  
အဘိန်ဓမ္မသကရာ ပစ္စပဋ္ဌာန်။

မမေ စောကြာ်းကောင်းကောင်းမှတ်သည်၊  
မှတ်ပို့ပျော်ဟိုတ်၊ နိမိတ်ယူသည်၊  
ယူထားတိုင်းလဲမှတ်စွဲနေသည်၊  
သညာဝာတ်၊ သိမှုတ်မြတ်ယောဂါး။

၉။ အဘိသံရကလက္ခဏာ သခဲ့ရာ၊ အသူဟနရသာ  
ဝိမ့်ဘိရ ပစ္စပဋ္ဌာနာ။

ကိုယ့်နှုတ်စိတ်မှု|သူပြုတတ်သည်|  
လျှေးဆော်အုပ်ချုပ်|အားထုတ်တတ်သည်|  
လျှုပ်လျှုပ်ရွှေ|ကြောင့်ကျိုစိုက်သည်|  
သခဲ့ရာမှုတ်ကြမြတ်ယောဂီ။

၁၀။ ဓာတ်ထလက္ခဏာ ဓာတနာ၊ အသူဟနရသာ၊  
သဝိဓဟန ပစ္စပဋ္ဌာနာ။

အာရုံးကပ်|စေ့စပ်နှီးသည်|  
လျှေးဆော်ချုပ်|အားထုတ်တတ်သည်|  
ဝိပံခန့်ခွဲ|သူလဲလျှုပ်သည်|  
စေ့စဆုံးမှုတ်ရှုမြတ်ယောဂီ။

၁၁။ ပိုးနှစ်လက္ခဏာ ဝိညာဏ်၊ ပုံမှုက်ပရသံ၊ ပဋိသန္တီ  
ပစ္စပဋ္ဌာနာ။

အာရုံးသိသော|သဘောရှိသည်|  
ဓေါင်းဆောင်အလား|အရှေ့သူးတတ်သည်|  
ဓရုံးစိတ်နှင့်စပ်|အထပ်ထပ်ဖြစ်သည်|  
ဝိညာဏ်စာတ်|သီမှုတ်မြတ်ယောဂီ။

၁၂။ ရှုပါဘိယာတာရဟဘူးတပသာဓလက္ခဏာ စက္ခာ၊ ရွှေပေသူ  
အားဝိဇ္ဇနရသံ၊ စက္ခာဝိညာဏသံ တာစာရဘာဝ  
ပစ္စပဋ္ဌာနာ။

အဆင်းထင်ကြောင်း၊ ကောင်းကောင်းကြည်သည်|  
အဆင်းဆီသီးဆောင်ပို့ပေးသည်|  
သူ့ကိုမြှုပြုမြင်မှုဖြစ်သည်|  
မျက်စိုးသိထိုက်၍သုံးမည်။

၁၃။ စက္ခပိုဒနလက္ခဏံ ရှုပံ့၊ စက္ခဝိညာဏသံ ဝိသယ  
ဘာဝရသံ၊ တသေးဝ ဂေါစရာဝပစ္မပဋ္ဌာန်။

မျက်စိထဲ၌ တိုက်ခိုက်ပေါ်သည်  
မြင်သီခံရာ ကိစ္စရှိသည်။  
မြင်မှုရောက်သူး၊ ကျက်စားရှုမည်။  
အဆင်း၌ သီထိုက်ကြုံသုံးမည်။

၁၄။ စက္ခသို့သိတ ရှုပဝိဇာန်လက္ခဏံ စက္ခဝိညာဏံ  
ရှုပမွေ့တ ရွှေကေရသံ၊ ရှုပါဘီမှုစားဝ ပစ္မပဋ္ဌာန်။

မျက်စိမြို့ရင်း၊ အဆင်းမြှင်သည်။  
အဆင်းကိုမျှော်ကသီသည်။  
အဆင်းဆီရှေးရှုသူကပြုသည်။  
မြင်သီ၌ သီထိုက်ကြုံသုံးမည်။

၁၅။ ပုသနလက္ခဏာ ဖဓသာ၊ သပ်နှုရာသာ၊ သိန့်ပါတ  
ပစ္မပဋ္ဌာန်ာ။

စိတ်နှင့်အဆင်း၊ ထင်လင်းတွေ့သည်။  
စိတ်ကိုအဆင်း၌ ထိခိုက်စေသည်။  
မျက်စိအဆင်း၊ မြှင်ခြင်း၊ ပုံညီ  
မြင်တွေ့၌ သီထိုက်ကြုံသုံးမည်။

၁၆။ ကြော်ဖြောနုဘဝန်လက္ခဏံ သုခံ၊ သမ္မယုတ္တာနံ ဥပ  
ပြုဟန်သံ၊ ကာယိကအသာဒ ပစ္မပဋ္ဌာန်။

အတွေ့ကောင်းများ၊ ခံစားတတ်သည်။  
စိတ်အဖော်များ၊ ရှုင်ပွားစေသည်။  
ကိုယ်ထဲကောင်းလျက်၊ နှုစ်သက်ဖွှာယ်မည်။  
ကာယိက၊ သုခုထင်ရှားသည်။

၁၃။ အနိဒ်ပေါ်လွှာနာဝန်လက္ခဏ်၊ ဒုက္ခာ၊ သပ္ပါယူတွာန်  
ပိုလာပန်ရသံ၊ ကာယိကာဗာဓ ပစ္စပြဋ္ဌာန်။

အတွေ့ဆုံးများ၊ ခံစားတတ်သည်၊  
စိတ်အားကုန်ခန်း၊ ဉှေ့ေးနှုပ်းစေသည်၊  
ကိုယ်ထဲနိုင်စက်၊ ခံခက်ထင်သည်၊  
ကာယိက၊ ဒုက္ခာထင်ရွားသည်။

၁၄။ ဣဌာရုပ္ပကာ နှာဝန်လက္ခဏ် သောပနသံ၊ ဣဌာကာရ  
သင့္မာဂရသံ (သပ္ပါယူတွာန် ဥပမြုဟနရသံ ဖော်  
နှိုကာ)၊ စေတသိက အသာပစ္စပြဋ္ဌာန်။

အာရုံကောင်းများ၊ ခံစားတတ်သည်၊  
အကောင်းကိုပါ၊ သုံးစွဲတတ်သည်၊  
စိတ်အေပါ်များ၊ ရွှေ့ေးနှုပ်းစေသည်၊  
စိတ်ထဲကောင်းလျက်၊ နှုစ်သက်ပွဲယ်မည်၊  
စိတ်ထဲမှု၊ သုသယင်ရွားသည်။

၁၅။ အနိဒ်ပုံးရုပ္ပကာ နှာဝန်လက္ခဏ် စေးပနသံ၊ အနိဒ်ဗာ  
ကာရသင့္မာဂရသံ (သပ္ပါယူတွာန် ပိုလာပန်ရသံ  
ဖော်နှိုကာ)၊ စေတသိကာဗာဓ ပစ္စပြဋ္ဌာန်။

အာရုံဆုံးများ၊ ခံစားတတ်သည်၊  
အဆုံးကိုပါ၊ သုံးစွဲတတ်သည်၊  
စိတ်အားကုန်ခန်း၊ ဉှေ့ေးနှုပ်းစေသည်၊  
စိတ်ထဲနိုင်စက်၊ ခံခက်ထင်သည်၊  
စိတ်ထဲမှု၊ ဒုက္ခာထင်ရွားသည်။

၂၀။ ပဏ္ဍာဏေဆိတ်လက္ခဏာ ဥပေကွာ၊ သပ္ပါယူတွာန်  
နာတိဥပမြုဟနပိုလာပန်ရသာ၊ သန္တဘာစ ပစ္စ<sup>၁</sup>  
ပဋ္ဌာနား

အလယ်လတ်များ၊ ခံစားတတ်သည်၊  
စိတ်ညိုးရွှေ့ေးပြုက်းပစေသည်၊  
ကောင်းဆုံးပေက်၊ ဤိုင်သက်ပေသည်၊  
ဥပေက်စာတ်၊ သိမှတ်ပြုတ်ပေါ်ဂီး။

၂၁။ သနိလက္ခတ် နိမရာဓသဖွံ့၊ အစွဲတိရသ၊ အနိပိဋ္ဌ  
ပစ္စပင့်ဘန်။

ရုပ်နှုမြေပြစ်ပျက်၊ ပြတ်လျက်ပြိုင်းသည်၊  
ရွှေလျောသေခြင်း၊ ကင်းရှုံးပေသည်၊  
သဏ္ဌာန်နိမိတ်၊ ကင်းဆိတ်ထင်သည်၊  
နိမရာဓ၊ ရောက်ကသီမြင်သည်။

### ဥပရီပဏ္ဍာသ – ဉာဏ်သဝိဘက်သုတေသန်းတော်

စိတ်ဓာတ်ဝိညာဉ်၊ အပြင်မထွက်၊ အတွင်းဘက်လဲ၊ ရပ်  
လျက်ခတည်၊ စွဲပိုလွှာတ်ကင်း၊ သာလောင်ရှုံးအောင်၊ ရှူမှတ်  
အောင်သော်၊ နောက်နောင်ပြစ်ရေး၊ အို—သေတေးနှင့်၊ ဝန်  
လေးစွာလူ၊ ဓါက္ခာပင်း၊ လုံးဝကင်းသည်.... ဝိဘင်းဉာဏ် မိန့်  
ခွဲ့န်းတည်း။

အကျယ်ဝဝဖန်ချက်ဆိုင်ရာ အဆောင်ပုဒ်များ

မြေပြီးရာတွင်၊ လိုက်-ကြုံလျှင်၊ အပြင်ထွက်သည်မည်။  
ကြား၊ နှုံ၊ စား၊ ထို၊ သီပြီးရာတွင်၊ လိုက်ကြုံလျှင်  
အပြင်ထွက်သည်မည်။

မြင်ဆဲမှာပင်၊ မှတ်သီလျှင်၊ အပြင်မထွက်ပြီ။  
ကြား၊ နှုံ၊ စား၊ ထို၊ သီဆဲမှာပင်၊ မှတ်သီလျှင်၊ အပြင်  
မထွက်ပြီ။

ရူးစိုက်သမှု၊ ကပ်၍ရှာ၊ ရဲာန်ဟုခေါ်ဝေါ်သည်။

သမထဝရာန်၊ ဝိပသံရွာန်၊ J-တန် ကွဲပြားသည်။

တည်ပြုမရုံးမျှ၊ ရွှေနေက၊ သမထဝရာန် ခေါ်သည်။  
(အာရမ္မဏ္ဍာပနိဗ္ဗာန်)။

လက္ခဏာ ၃-ရပ်၊ ရွှေသီမှုတ်၊ ဝိပသံရွာန် ခေါ်သည်။  
(လက္ခဏ္ဍာပနိဗ္ဗာန်)။

- ၁။ ကြံစည်စဉ်းစား၊ နှစ်သိမ့်ပွား၊ ကောင်းစား ချမ်းသာ သည်။

ရှုရာရာတွင်၊ စူးစိုက်ဝင်၊ ငါးအင် ပ-စျောန်မည်။  
 (သမ္မသနအထိ အထူးထင်ရှားသည်။)

၂။ နှစ်သိမ့်ချမ်းသာ၊ စူးစိုက်တာ၊ သုံးဖြား ပု-စျောန်မည်။  
 (ဥပဒေလွှာများအနုပိုင်း၌ အထူးထင်ရှားသည်။)

၃။ ချမ်းသာမူနှင့်၊ စူးစိုက်လင့်၊ ဂု-ဆင့် စျောန်ခေါ်သည်။  
 (ဥပဒေလွှာများရင့်ပိုင်းမှုစု၌ အထူးထင်ရှားသည်။)

၄။ ဦးပေကွားနှင့်၊ စူးစိုက်လင့်၊ ဂု-ဆင့် စျောန်ခေါ်သည်။  
 (သံ့ရှုံးပက္ခာ၌ အထူးထင်ရှားသည်။)

ရှုမှတ်ကောင်းဆဲ၊ သာယာစွဲ၊ အထဲ ရပ်နေသည်။  
 သာယာပယ်ဖြတ်၊ ပေါ်တိုင်းမှုတ်၊ မရပ်တိုးတက် သည်။

ရပ်နာမ်ပေါ်ဆဲ၊ ရှုမှတ်ခဲ့၊ မစွဲမဆာပြီ။

စျော်အကိုယ့်

- ၁။ အာရုံကို ရွှေပြုတာက ဝိတက်။

၂။ အာရုံကို စဉ်းစားတာက ဝိစာဓာ

၃။ အာရုံ၌ နှစ်သိမ်းအာရုံတာက ပိတိ။

၄။ ဝမ်းသာလျက် ကောင်းနေတာက သူခဲ့

၅။ ဝမ်းမသာဘဲ ဤမြိုမြိုမ်သက်သက် ကောင်းနေတာက  
ဥပေါ်။

၆။ အာရုံ၌ စူးစူးစိုက်စိုက် ကပ်သွားတဲ့က ကံက္ဂတာ။

## လူသာ မန္တရိယ

မုန်သလိုပူ့၊ ခြော့ရုံကွာ့၊ ကြည်သာခြော့ရုံ။  
မေဟေလှကမဲ့ပြောကျေ၊ လူမှု ပေါ်ကြယ်သည်။

သူ့ကိုခီးမြောက်၊ ကိုယ့်ဂုဏ်မြောက်၏၊ ယွင်းဖောက်အလို့၊  
ဝန်ပတ်နှင့်၊ သူ့ကိုဂုဏ်ရှိမှု၊ ကိုယ့်ဂုဏ်နိမ်၏၊ စည်းစိမ်းအရာ၊ သူ့  
ချမ်းသာ၍၊ လူသာမပြု၊ ဝမ်းမပြောက်ရှုလော့၊ သူ့ကိုစောင့်မှု၊  
သူကကိုယ့်ကို၊ ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရှု၏။

(မယဇဝ၊ ၁၈၅)

သွှေ့မရှေး၊ မပေးမလူ။ မုန်းဆေးဟူ၏၊ ပေးလူ၌တတ်  
သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော်ရှားနှုန်း၊ ဤလောက်၍  
စိတ်ကကြည့်စွာ၊ စေတနာနှင့်၊ သွှေ့ဝိုဝင်းတွင်း၊ ပေးကပ်၊ ခြင်း  
ကား၊ ရခြင်းထက်သာ၊ ဝမ်းမပြောက်စွာသည်၊ မင်္ဂလာလွန်  
မြတ်၊ ပြောစွာသတတ်။

(မယဇဝ၊ ၂၂၄)

## ပာယာ သာငွေယျ

ပာယာသာငွေးပလေပဝာ၊ နှုတ်လျှောမတည်၊ အပြစ်သည်  
ကား၊ မပိုစကား၊ မညီသားနှင့်၊ ပုပ်ဖြားပါးစပ်၊ ကိုယ်ခြောက်  
ကပ်လျက်၊ ဉာစ်ထပ်လှငြှား၊ ကိုယ့်နှုန်းပါး၊ ဉာဏာကျျှေး၊ နှုတ်က  
ကြပ်းထော်၊ စိတ်လျပ်ပေါ်သည်၊ ရွှောင်သော်ဇာပြန် အကျိုး  
တည်း။

(ရတိရုတ် ၅-၂၂၄ စသည်ကိုမှုးသည်)

## ထမ္မ သာရမ္မပာန အတိပာန မဒါ

မရိမသေ၊ မျိုးယုတ်ဝချ၊ ရှိသေ မျိုးမြတ်သည်။  
 ပာနကြီးက၊ မျိုးယုတ်ရာ၊ မာန်၏ မျိုးမြတ်သည်။  
 သေယျသဒီသ၊ ယုတ်ဟနာသုံး၊ မာန်အပြော၊  
 သုံးမျိုးသုံးလီ၊ ခွဲပြန်သည်၊ ရပြီ မာန်ကိုပါး။

ပညာကင်းတိ၊ မနှစ်းညီဘဲအောတိပုညာ၊ ပဟတ္တဖို့၊ မာန  
 အရာ၊ ကဲမိုးစွာလျက်၊ ငါသာမင်းဟူ၊ ပဇာတုဟု၊ အယူပောက်  
 ကြား၊ ပထောင်လွှားနှင့်၊ ဝတာင်ကားမြင့်ကြီး၊ ပိုးကားရှိနို့၊  
 သမ္မမာကျောဘက်မဲ့ ထောဟု၊ ရရေကြာသတ္တို့၊ မသိ၍သာ၊  
 ကြိပ်းပရန္တို့၊ ပမာပုံမြို့၊ မာန်မူးကြီးရှု့၊ ဝတာင်မိုးသံလား၊  
 ပကြုံးဝါးလင့်၊ ရရေအားကြုံတွေ့၊ ပံ့ဟန်မွှေ့ရှု့၊ ဟိုက်ရွှေ့၊ သော  
 ခါးမကြားမတင်၊ အလျင်သွေ့ဖြင့်၊ တောင်မြင့်မိုးပူးသံမာမူလည်း၊  
 မြှုသာဖြစ်ရှု့၊ စင်စစ်စကြမှာ၊ ပေါ်က်ပျက်ရရှု်။

(မယေဝါ၂၀၃)

သုတ်တရား၊ မြင်ကြားအသီးများစွာရှိလည်း၊ သတိမယျဉ်း၊  
 သမ္မကြုံမှု့မှာန်ကြီးကဲ့၊ ခွေးမြို့ပညာ၊ မည်စပါ့၊ ထောင်ကာ  
 မတ္တာသုံးမကျောင်း၊ သူများကိုသာ၊ နှိမ်လိုစွာနှင့်၊ ရန်ရှာထိုး၊  
 ဓာပြစ်များ၏သွားတပြပြုသုနာခွဲ့၊ ဒေါသမောဟာ၊ ခြံရံကြရှု့၊  
 မာန်မည်ဖြူး၊ ဤတရားကို၊ မလွှားစေအပ်၊ ကျိုးမနပ်ဘူး။

(မယေဒဝါ၂၀၃)

ပမား

ကာဗရက်အတာ၊ အာရုံးကြာ့၌၊ မေ့းမြှောမွန်နှစ်၊ သေ  
 ကြားင်းဖြစ်၏၊ မလစ်သတိ၊ ဖြစ်ကိုင်းသံက၊ မည်သည့်ခါများ  
 ပစ္စသရည်၊ ရုက္ခန္တာင်ဝှုံး၊ လွှားကြားင်းတည်း။

(ဓမ္မပစေဂါထာ ၂၁)

## စိတ်မဲ့များ၊ ကို စိပသနာဖြင့် ဤစောင့်

လောဘဘာရုံ၊ မြင်ခိုက်ကြုံ၊ အကုန်ရရမည်။  
 (ကြား နဲ့ စား စသည်တိုကိုလည်း သွင်း၍ ဆိုပါ)  
 ရှုပွဲတော်လိုက်ကု၊ ထို့ကော လောဘ မဝင်ပြီ။  
 မရှုပိုလျှင်၊ လောဘဝင်၊ သူ့ပင် ရှုရမည်။  
 သူ့ မရှုလျှင်၊ ငါကောင်ထင်၊ ခင်မင်စွဲလွှားသည်။  
 ရှုမဲ့လိုက်လျှင်၊ ရပ်နာမ်မြင်၊ ထို့ပြင် ကြောင်းသိသည်။  
 ရပ်နာမ်ကြောင်းမျှ၊ သို့လာက၊ စူွှေသာတာမည်။  
 ပေါ်ပြီးပျောက်လျှင်၊ မမြေပင်၊ ဉာဏ်မြင်လင်းတော့သည်။  
 ဆင်းရဲလမြင်၊ ငါစွဲစင်၊ ဆင်ခြင်သုံးသပ်သည်။  
 ပေါ်လိုက် ပျောက်လိုက်၊ ပေါ် ပျောက်လိုက်၊  
 ဉာဏ်၌ သက်ဝင်သည်။  
 ပျောက်တာချည်းမြင်၊ ကြောက်ဖွဲ့ဖွဲ့သင်၊  
 ပြစ်မြင် ပြီးငွေ့သည်။  
 ပြီးငွေ့သည်တာ၊ လူတ်လိုပါ။ ထပ်ခါ ဆင်ခြင်သည်။  
 ဆင်ခြင်ပြီးခါ၊ သချိုရာ၊ ညီစွာ ရှုတော့သည်။  
 ငရှု၊ နောက်လျှော်လျှင်၊ ပုံထုတ်၏ နှယ်ဝင် ဖြတ်စတာ့သည်။  
 ပုံတုန္လယ်ပြတ်၊ အားဖြင့်းခာတ်၊ ဆိုက်ဘတ် မဂိုလ်မည်။  
 မဂိုလ်ပြီးလျှင်၊ ပြန်ဆင်ခြင်၊ ဤတွင် ပစ္စာဝက်မည်။

(ယျာပါဒ ကောဓ မက္ခ စသည်တိုကိုလည်း ဤအား  
 အတိုင်း သိပါလေ)

### ဉာဏ် (၁၆)ပါး

နာဟရွှေပါ၊ ပစ္စာယူ၊ သမ္မသနပါ။  
 ဉာဏ်သုတေသန၊ ဉာဏ်ဘင်း၊ ဘယ် အာဒီနဝါ။  
 နှုန္လိုအိန္ဒ၊ မူစိတု၊ ပြန်ရှု ပဋိသခံပါ။  
 သခံးအနာ၊ စဂါးပြေား၊ ရှုမူ မဂိုလ်ပါ။  
 မဂိုလ်ပြီးလျှင်၊ ပြန်ဆင်ခြင်၊ ဤတွင် ပစ္စာဝက်ဘာ။  
 ဤီးစာသွေား၊ သယ့်ခြောက်ပါး၊ မမှား ရမည်သာ။

အရိယာဗျားနှင့် ကိစလသ၊ ပယစဉ်

၁။ သီမှားယုံမှား ပယ်ဆဲ၍၊ သူကား စလာတာပန်။  
(ဒီဇွဲနှင့် ဝိစကိစ္စာ ပယ်သည်)

တပ်မက်စိတ်ဆိုး၊ ပယ်လားပျိုး၊ ပယ်ရီး ကျင့်ဖောက်ပြန်၊  
(အပါယ်လားစေခိုင်သည် စလာဘနှင့် ဒေါသ ပယ်သည်)

၂။ ကာမဘုံးဝယ်၊ ကြွေးတာတွယ်၊ မျက်ပယ် သက္က ဂါ၍၊  
(ကြွေးတမ်းသော စလာဘနှင့် ဒေါသ ပယ်သည်)

၃။ ကာမဘုံးဝယ်၊ နှုတာတွယ်၊ မျက်ပယ် အနာဂတ်၍။  
(နှုသော စလာဘနှင့် ဒေါသ ပယ်သည်)

၄။ ကြွင်ကျွန်သမျှ၊ ကိစလသ၊ ပယ်ရ အရဟန်။  
(ကြွင်ကျွန်သည် ကိစလသာအားလုံး အရဟတ္ထမင်က  
ပယ်သည်)

### ဓမ္မကြေးမှုံတွင် တင်၍ ဝင်ဆေးပါ

သန္တရွှေးကြည်လင်၊ ကြေးမှုံပြင်ဝယ်၊ သင့်သွင်ရှုပ၊ လူ  
ပလုကို၊ နေ့ညာမရှုး၊ ကြည်စစ်ဆေးရှုး၊ ယင် ဝချုးမွှဲပြောက်၊  
ဝက်ခြားပေါက်နှင့်၊ ညွင်းပြောက်တင်းတိတ်၊ ဖုအကျိတ်ကို  
ဆေးသိပ်ပယ်ရှား၊ ပမာလားသို့၊ မြတ်ပျေားမှုစွာ၊ ဟောညွှဲ  
ပြသည်၊ ဓမ္မကြည်လင်၊ ကြေးမှုံပြင်ဝယ်၊ သင့်သွင်မနာ၊ စိတ်  
အလှကို၊ နေ့ညာမရှုး၊ တင်စစ်ဆေးပလု့၊ ညွစ်ကြေးကိစလေ၊  
တွေ့ခဲ့ပေသာ်၊ ခြောက်တွေ့နည်းဖြင့်၊ ပျောက်စေ လွင့်မှု၊  
ပလင့်မကြာသင့်ခန္ဓာသည်ချမ်းသာပုံးလိမ့် မှန်စွာတည်။။  
(အ ၃၊ ၃၂၅။ သစိတ္ထသုတ်ကို မိုးသည်)

## ကိုလေသာသုံးဖြာ သီကွာသုံးပါး တရားတော်

### ကိုလေသာ

မိပိကိန်းရာ၊ သတ္တဝါဂို့၊ ဗျာပါလိုက်ဆူ၊ ပူလောင်စေ  
တတ်၊ နှိပ်စက်တော်ဆူ၊ ထပ်ထပ်ညစ်ပေ၊ ပြုတတ်လေ၊ ဆယ်  
ထွေ ကိုလေသာ။

လော ဒေါ မော မာ၊ တဖြာ ဒိုင် ပို၊ ထိ ဥစ္စစ္၊ နှာထဲပုန်း၊  
အဟိရိကို ဤဆယ်စုန်၊ မူတံရို့ ကိုလေသာ။

### ကိုလေသာသုံးမျိုး

ကိုယ်နှုတ်နှစ်ဝါ၊ လွန်ကျူးက၊ ရိုတိတ္ထာ ကိုလေသာ။

စိတ်တွင်ထွေ၊ ပြစ်ပေါ်က၊ ပရိယဉ်ာန ကိုလေအား။

ပင်မပယ်ရ၊ စဉ်ကိန်းက၊ အနုသယ ကိုလေသာ။

### ကိုးလသာသုံးမျိုးနှင့်သီကွာသုံးပါး

လွန်ကျူးထွေ၊ စဉ်ကိန်းက၊ သုံးဝကိုလေသာ၊

သီလ သမာဓိ၊ ပညာထည့်၊ ပယ်သံ့သုံးသီကွာ။

### သီလ၏လက္ခဏာဒိ

ကိုယ်နှုတ်နှစ်ပါး၊ တည်ထားဝကာင်းစွား။

ကျွဲ့ပျက်ဖျက်ခြင်း၊ ပြောက်းမှန်စွား။

ဝင်ကြောယ်ဟု၊ ရွှေးရှေ့ထင်လာ။

ရှုက်ကြောက်နှစ်သင်း၊ ငြောင်းရင်းမှန်စွား။

မြတ်သီလ၊ မှတ်ကြသေအချား။

သိလဆိတာ၊ ကိုယ်နှစ်များကို၊ ကောင်းစွာ ထားဘို့  
စောင့်ရသလေ။

ကိုယ်နှစ်လုံလျှင်၊ လူယဉ်ကျေးကဲ့၊ ကောင်းကျိုးပေးမြဲ၊  
အပုန်ပေး

စိတ်ပါလုံလျှင်၊ ပိုလှို့ ကောင်းသကဲ့၊ မကောင်းသထက်  
ကောင်းစွားလေ။ ကြိုးစားလေ။

စိတ်ပါလုံအောင်၊ ဘာဝနာ့ပွားဖို့ မြတ်ဘဏ်းကာ၊ မိန့်  
ခဲ့ပေ။

ကိုယ်နှစ်စိအေား၊ ဤသုံးပေါ့၊ လုံးငြားချမ်းသာပေး

### သိလ၏ အကျိုး အဆက်ဆက်

ဝကောင်းဆိုနှစ်တန်၊ ကံတရားနှင့်သုံးပါးရတနာ ယုံလျှင်  
လေး၊

ဆိုက်ပြုရန်၊ ရွှေက်ကြောက်များလို့၊ သီလတရား လုံခြုံပေး  
သီလလုံလျှင်၊ ကြည်ခြင် လန်းလို့၊ ဝပ်းသာ အားရာ  
နှစ်သိမ့်ပေး

နှစ်သိမ့်ဝသာခါ၊ ကိုယ်စိတ်ပြိုးလို့၊ ပြိုးအေးချမ်းသာ၊  
ရုသလေး

ချမ်းသာလေဘို့၊ သမာဓိ၊ ရုပ်ညှက်မြင်တွေ့

သမာဓိ

သာရုံအများ၊ စိတ်ပသားဘဲ၊ တစ်ပါးထဲတွင်၊ စူးစိုက်  
ဝင်၊ ခေါ်တွင်သူမာဓိ။

ကြိုးမှုးတတ်စသာ၊ သစာာရိုးသည်။

ဖရို့ဖရဲ့၊ မကျေတတ်ပြီ။

ပုံးလွှင့်ဘဲ၊ မြှုမြှုစိုက်တည်။

သမာဓိ၊ ရှိုင်းဂုဏ်သုံးမည်။

သမာဓိလောက်သာ၊ ပြည့်စုံတာနှင့်၊ ဝပ်းသာရှုံးပျော်ပျော်၊ စိတ်  
ဆက်ချုံ၊ အားရှုံးလည်း၊ ပင်နှင့်။

## သမထနှင့်ဝိပဿာ

စိတ်တည်ရုံမျှ၊ ရွှေမှုတ်က၊ သမထ ဘာဝနာ၊  
စိတ်တည်ရုံသာ၊ မကပါဘဲ၊ နှစ်ပြာရျပ်နာမ်၊ သီမြင်ရန်၊  
ရွှေပြန် ဝိပဿာ။

အနုသယ ရှုစ်ပါး

ကာမဘဝ၊ နှစ်ရှာဂနှင့်၊ မှာနဲ့ ဖို့ ဝို့ ပဋိယာ၊  
အဝိဇ္ဇာ၊ ခုနှစ်ပြာ အနုသယတည်။

အနုသယနှင့် ပက်ပယ်စဉ်

ဖို့ ဝို့ ပယ်လေဘို့ ခေါ်၏ မြတ်သောတာ။  
ရှုံးရင်ကာမ၊ ပဋိယာ ပယ်ရ သကခါ။  
သိမ်ပွဲကာမ၊ ပဋိယာ ပယ်ရ အနာဂတ်။  
ဘဝရှုံး၊ အဝိဇ္ဇာနှင့်၊ မာနာနုသယ၊ ဤသုံး၊  
ပယ်ရ အရဟာ။  
အနုသယကုန်စင်၊ ပယ်ပြီးလျှင်၊ ပြေးဝင်နိမ္မူတာ။

ဘို့၍ အုပစာယသုတ် တရားတော်

အရှင်အာနန္ဒာမေတ္တရ်၏

ပယ်ဆုလေးတန်

မွှုံးမြတ်သက်နဲ့၊ မွှုံးမြတ်ဆွဲ့၊ လူအို့နဲ့တော် ပမူ့၊  
တစ် ကျောင်းတည်းလည်း၊ ပနေဘဲ၊ ပင့်လည်း မခေါ်မူ့၊  
ပယ်ဆုလေးတန်၊ ညီခွင့်ပန်၊ အမှုန်ရပါမူ့၊  
သုံးလူ၊ မျက်ရှာ၊ လုပ်ကျွေးပြု၊ ညီနဲ့ စိတ်ဝင်ဖြူ။

## ပန်ဆုံးလာပါး

ညီဖွားဆောင်လာ၊ ပင့်ဖိတ်ရာ၊ မြတ်စွာ ကြတော်မူ  
ဘုရား။

မေးလိုသည့်ရေး၊ ချိန်မရွှေး၊ ပေါ်ခွင့်ပြုတော်မူဘုရား။  
ဂပ်ဝေးခြော်လာ၊ ဖူးဖို့ရာ၊ ခွင့်သာပြုတော်မူဘုရား။  
မျက်ကွဲယ်ဟောကြား၊ ထိတရား၊ ပြန်ကြားဟောတော်  
မူဘုရား။

ပယ်ဆုလေးတန်၊ ပန်ဆုလေးပါး၊ ရပါြား၊ ညီဖွား  
ပြုစုပည်ဘုရား။

(အံ-၅ ၈၊ ၂၂၉ စသည်)

### ပဏီဓားယ ဘာဝနာ

ကာယ ဝေစနာ၊ စိတ် ဓမ္မာ၊ လေးပြာပွားငန်စဉ်။  
ကိုလေပွဲလျှင်၊ တွေ့န့်ဆုတ်လျှင်၊ အပြင်ထွက်လေလျှင်။  
ကြည်ညီဖွားယ်ရာ၊ အာရုံမှာ၊ ပြောင်ကာစိတ်ကိုတင်။  
ယင်းသို့တင်က၊ ဝမ်းမြောက်လှု၊ အားရနှစ်သိမ့်ဆှင်။  
နှစ်သိမ့်သောအခါး၊ ဌိုဇ်အေးလား၊ ချပ်သာရမြှုပ်င်။  
ချုပ်းသာရပြီ၊ စီတ်တည်ကြည်၊ ပြန်လည် ရှုမှတ်လျှင်။  
ဆင့်ကာ၊ ဆင့်ကာ၊ ဥက်ရင်းလာ၊ ငရာက်ရာမင်ဖို့လွှင်။  
ထားရှုပွားရာ၊ ဘာဝနာ၊ မြတ်စွာ မိန့်သည်ပင်။

### အပွဲ့ကီးစာယ ဘာဝနာ

ကာယ ဝေစနာ၊ စိတ်ဓမ္မာ၊ လေးပြာပွားငန်စဉ်။  
အားထုတ်သည်မှာ၊ စတုတ္ထ၊ ပလ တိုင်ဆောင်ပင်။  
ကိုလေပွဲရှင်း၊ တွေ့န့်ဆုတ်ကင်း၊ အလျှင်း မထွက်လျှင်။  
အာရုံပြောင်းလဲ၊ မရှုဘဲ၊ ရှုမြှုပြုလေလျှင်။  
သတိမစဲ၊ ဥာက်မစဲ၊ ငရာက်မြဲ မင်ဖို့လွှင်။  
မထားဘဲပွား၊ ရှုတရား၊ ဘုရား မိန့်သည်ပင်။

## ပေမှုကြန်

မထားဘဲပွား၊ ထားရှုပွား၊ နှစ်ပါးပို့နဲ့ပေး။  
 တို့ပြုဖွံ့ဖြိုး၊ နှီးသည့်တာ၊ ပြုကာပြီးခဲ့ပေး။  
 တော့တော်အရိပ်၊ သစ်ပင်ရိပ်၊ တိတ်ဆိတ်ရှုံးဝန်။  
 မပြုတရှုံး၊ မမေ့ရ၊ နောင်တ ကင်းကြေး။  
 ကောင်းစွာဟောကြား၊ ဤတရား၊ ဘုရားဆုံးမပေး။  
 (သ ၃၊ ၁၃၄-၁၃၆)

## အချိန်ရွှေမနေနှင့်

အိုဘယ့်လူသား၊ ငမ့်က်သား၊ သင်ကား အပိုင်း၊ ပိုတ်ဖူး  
 ကာ၍၊ ငါးဖြားအာရုံး၊ ဒုက္ခုပုံကို၊ အကုန်မမြင်၊ အကောင်း  
 ထင်ကား၊ ငင်မင်္ဂလာပ်မက်၊ တွယ်ကားဖက်လျက်၊ အောက်ထက်  
 သံသာ၊ စို့ဆန်ကားဖြင့်၊ တက္ကာလာက်သယ်(သည်)၊ ထင်တိုင်း  
 ခြော်၍၊ အေးတယ်ပရှိ၊ ဆင်းရဲ ဖို့သည်၊ ဝင်း၏သားဝကာင်  
 လုံးလုံးတည်း။

ဝင်း၏သားဝကာင်၊ ဒုက္ခုသောင်မှု၊ လွှာတံ့သောင် ရှန်း၍၊  
 ချမ်းသာတွေ့ဖို့၊ မစမျှပ်နာပ်၊ ပြစ်ပျက်ဟန်ကို၊ အမှုန်ညာဏ်ညီး  
 ပြစ်တိုင်း သီးလား၊ စို့ရို့နှင်းတန်၊ ရှို့မြှေ့က်တံ့ဖြင့်၊ ဆယ်တန်  
 ကိုလေး၊ လောင်ကျော်းကြေးအောင်၊ မသေးမနား၊ မအိပ်ေါင်း၊  
 တက်သတ်နှင်းလျက်၊ ဆောလျင်မြှုန်း၊ ရှို့မြှေ့က်ပါလေား၊  
 နောင်ခါကာလ၊ ချို့လွှာန်ရဟု၊ စနာင်တာကြီး။ သင်မည်း  
 လင့်၊ ဇန်နဝါရီသား၊ သမီးသားနှင့်၊ လင်သားအိမ်ရာ၊ အြား  
 ဖြားကို၊ ငဲ့ကား ဖင့်ဝန်း၊ အချိန် ရွှေးကာ၊ သေဘေး သင့်ကို၊  
 ဦးလိမ့်တည်း။

ရွှေခြေသစ္စကသုတ် တရားတော်  
မူးမြတ်စွာနှင့်သစ္စက

မဟာဝိန္ဒဗုံတွင် တို့အရွှေ့၊ နေ့ဝှည့်မျှတစွာ။  
ဝဝသာလီမှု၊ သစ္စက၊ ဝါဒ ပြိုင်ဆိုင်လာ။

သစ္စက၏ အယူမှုံး

သစ်ပင်ဆိုတာ၊ မြော်သာ၊ တည်ကာ ပေါက်ရသည်။  
လုပ်ငန်းဓဆာင်တာ၊ မြော်သာ၊ တည်ကာ လုပ်ရသည်။  
ထို့တူဖှုန်လှ၊ ပြုသမျှ၊ အတွေ့ဌာတည်။  
ရှုပ် ဝဝအဲနာ၊ အညာ သခ်ဗျာ၊ ဝိညာဏာ၊ ငါးဝခန္ဓာ၊  
သည်အတ္ထာ့သုံး၊ ထည်ကာပုညာ၊ အပုညာ၊ ပြုကြံရပေသည်။  
ယင်းသို့ သစ္စက၊ မြတ်စွာ၊ ယူဆလျောက်ထားသည်။

မူးမြတ်စွာနှင့်သစ္စက၏အဖြေ

- |       |  |
|-------|--|
| မူး   | ယင်းသို့ဆိုလျှင်၊ သင့်ကိုပင်၊ အလျှင် ပေးဦးပည်။<br>ကော်များ၊ သူ့ပြည်သား၊ သူ့အားလိုက္ခ<br>ဖြစ်သလော်။ |
| သစ္စက | ကော်များ၊ သူ့ပြည်သား၊ သူ့အားလိုက္ခ<br>ဖြစ်ပါသည်။   |
| မူး   | ယင်းသို့မှန်ဖြေား၊ ခန္ဓာကိုး၊ သင့်အားလိုက္ခ၊ ပြစ်<br>သလော်။  |
| သစ္စက | ကိုယ်လိုက္ခကား၊ ခန္ဓာကိုး၊ ပြစ်ကားမပြစ်ပါ။   |
| မူး   | မပြစ်လျှင်ကား၊ ခန္ဓာကိုး၊ မြေကား မြေဆလော်။   |
| ကစ္စသ | ခန္ဓာကိုးပါ။ ကြုတရား၊ မြေကား မမြေပါ။   |
| မူး   | ပတည်မမြေ၊ ခန္ဓာပါ၊ ဆင်းရဲလော်လာ၊ ချမ်းသာ<br>လော်။  |

သစ္စက	မတည်မပြီ၊ ခန္ဓာပုံ၊ ဆင်ရဲလှပါသည်။
မုဒ္ဒ	ဆင်ရဲမူန္တစွာ၊ ထိုခန္ဓာကို၊ ငါဟာ ငါပါ၊ အတ္ထပဲဟု၊ ယူစွဲဖို့နှင့် သတ္တဝါ၊ သင့်ပါလေမည်လော့။
သစ္စက	ဆင်ရဲမူန္တစွာ၊ အိုခန္ဓာကို၊ ငါဟာ ငါပါ၊ အတ္ထပဲ ဟု၊ ယူစွဲဖို့နှင့် သတ္တဝါ၊ မှန်စွာ မသင့်ပေး။
မုဒ္ဒ	ရွှေနောက်စကား၊ သင်ပြီးကြား၊ ညီကား မည် ပေး၊ စဉ်းစဉ်းဘားစား၊ သင့်စကား၊ ပြောကြား သင့်သည်လေ။
သစ္စက	ဆင်ရဲအစု၊ ဤဦးခုကို၊ ငါဟုစွဲလျှင်၊ ဆင်ရဲ တွင်သင်ငြင် ဖြိုသည် မဟုတ်လော့။
မုဒ္ဒ	ဆင်ရဲအစု၊ ဤဦးခုကို၊ ငါဟု စွဲလျှင်၊ ဆင်ရဲ တွင်၊ မှန်ငြင် ဖြိုပါသည်။
သစ္စက	ယင်သို့ဖြိုလျှင်၊ ဆင်ရဲတွင်၊ ည၏မြင်ပိုင်းခြား သိမည်လော့။
မုဒ္ဒ	ယင်သို့ဖြိုလျှင်၊ ဆင်ရဲတွင်၊ ည၏မြင်မြင်ပိုင်းခြား မသိပေး။
သစ္စက	ဆင်ရဲပိုင်းခြား၊ မသိပြား၊ ကုန်သွားစေဖို့ ဖြစ်မည်လော့။
သစ္စက	ဆင်ရဲပိုင်းခြား၊ မသိပြား၊ ကုန်သွားစေဖို့ မဖြစ် ပေး။
မုဒ္ဒ	ငှက်ပျောတုံးက၊ နှစ်သာရာ၊ တာမျှ ပရနိုင်သလို့၊ သင်၏အေး၊ နှစ်သာရာ၊ ဘာမျှ ပရနိုင်သလို့။

ବ୍ୟାକରଣ ଆମେଃକୁଣ୍ଡ ପ୍ରକାଶନାଳୀ

မုဒ္ဒ ဆင်ရမှန်စွာ၊ ငါးခွဲ့ကို၊ ငါ့ဟာ ငါပါ၊ အတ္ထပဲဟု၊  
ယူလွှဲမရှိ၊ မှန်စွာသိ၊ ကင်း၏ ယုံမှားတည်း။

သစ္စက ကိုလေသာမှ၊ သာဝက၊ မည်မျှသိလျှင်၊ လွှတ်သနည်း။

မုဒ္ဒ ဆင်ရမှန်စွာ၊ ငါးခွဲ့ကို၊ ငါ့ဟာ ငါပါ၊ အတ္ထပဲဟု၊  
ယူလွှဲမရှိ၊ မှန်စွာသိရှိ၊ စွဲပြီကင်းမှ၊ သာဝက၊ လုံးဝ  
လွှတ်ပြောက် ပေသတည်း။

ယင်းသူ့မှန်ပင်၊ လွှတ်ကင်းစင်ဗူ သိမြင်စာမြတ်၊ အကျင့်  
မြတ်နှင့်၊ လွှတ်မြတ်သုံးပါး၊ ထိုသူအား၊ ပယားပြည့်စုံ  
ပေသတည်း။

အမြတ်သုံးထွေ၊ ပြည့်စုံခလမှ၊ စိန္တာဗုံး၊ တိုးဆရာဟု၊  
လွှန်စွာမြတ်နှင့်၊ လွှန်ရှိကျိုး။ ရှိခိုး ပူဇော်ပေသတည်း။

### သစ္စက ဝန်ချုပြင်း

သစ္စက ဆင်မိုး၊ စမြှေ မှာ၊ ထိပါခါ၊ ချမ်းသာရချင်၊ ရှိုးမည်။  
အသင်ဗုံး၊ ထိပါကာ၊ မူချ ချမ်းသာမရပြီ။

မသိမိက်မှား၊ အသင့်အား၊ ထိပါးပြိုင်ဆိုင်မိပါသည်။  
မနှက်ပြန်ခါ၊ ကျွန်းနေဖာ်သို့၊ ကြလာပြီးလျှင်၊ ဆူမ်း  
ဝဘာတုံး၊ မြတ်ရှင်ဘုံးသို့၊ ပင့်ပါသည်။

မူခုံ မြတ်စွာ၊ ဆိုတ်ဆိုတ်သာ၊ ငန်ကာ လက်ခံလေ  
တော့သည်။

သောကာ ကင်းဆေး ချမ်းသာစရား တရားဓာတ်

တတောင့်တ၍ ပရနိုင်သော စာရွင်းမျိုး

အိုခြင်းဆိုတာ၊ မအိုပါလို့၊ တောင့်တဆို၊ ရကိုမရပြီ။  
 နာခြင်းဆိုတာ၊ မနှာပါလို့၊ တောင့်တဆို၊ ရကိုမရပြီ။  
 သေခြင်းဆိုတာ၊ မသေပါလို့၊ တောင့်တဆို၊ ရကိုမရပြီ။  
 ကုန်ခြင်းဆိုတာ၊ မကုန်ပါလို့၊ တောင့်တဆို၊ ရကိုမရပြီ။  
 ပျက်ခြင်းဆိုတာ၊ မပျက်ပါလို့၊ တောင့်တဆို၊ ရကိုမရပြီ။  
 အို နာ သေခြင်း၊ ကုန်ပျက်ခြင်းနှင့်၊ ပက်ပင်းမဆုံး၊ မထွေ  
 တုံး၊ မကြုံရလို့၊ တောင့်တဆိုလည်း၊ ဘယ်လိုလူမြတ်၊ မြဟ္မာ  
 နှစ်များ၊ ပတတ်စွမ်းပိုင်း၊ မရနိုင်၊ လက်မြိုင်ချေရသည်။

### တရားအသိ ပရှိသူ

တရားအသိ၊ ဥက္ကာမရှိ၍၊ မပြည့်ဝရာ့၊ ထို့ကူးမှာကား၊ အိုနာ  
 သေရေး၊ ကုန်ပျက်တေးနှင့်၊ မပြေားရှောင်သာ၊ ကြုံစွဲလာ  
 စသုံး....

“c ဒါသာမကာများသတ္တလည်း၊ အက္ခဏာနည်း၊ တွေ့သည်ချဉ်း  
 ရွင့်၊ c ဂါတည်းပူဇေား၊ ရှိုက်ငိုစကြောက်၊ မအေးရင်တဲ့၊ ပူဇော်  
 ကဲရှို့၊ အိုပိုလဲ မပျော်၊ ဝားစသုံးမဝင်၊ • ရှုပ်သွေးညွှံးလျက်၊  
 လုပ်ဆွင် ပျက်ရှို့၊ နှစ်သက်သသူ၊ စိုက်ညီးပူလျက်၊ မုန်းသူ  
 ဝမ်းသာ၊ ဖြစ်လိမ့်မှာ” ဟု၊ ပညာနှင့်ယဉ်း၊ မဆင်ခြင်တဲ့၊ ပူပင်  
 ပြင်းပြု၊ ညီးချုပ်ကျလျက်၊ သောကဆိုလူး၊ မြားဝင်စူးသည်၊  
 ထိမ့်လူးပူဇော်၊ ပြင်းပြင်းတည်း။

(အံ ၂၊ ၄၇-၅၅)

## တရားအသိ ရှိယူ

တရားအသိ၊ ဉာဏ်မြင်ရှိ၍၊ စုပြည်လေရာ၊ ထိုသူမှာကား၊  
အို နာ သေ ရေး၊ ကုန်ပျက် တေးနှင့်၊ ပပြီး ရွှေ့င်သာ၊  
ကြိုင္ခြာ လာသော်၊ “ငါသာမက၊ ဖျေားသတ္တလည်း၊ ဒုက္ခ  
ဌာနည်း၊ တွေ့သည်ချည်း ရွှေ့၊ ငါတည်း ပူးဆွဲ၊ ရှိကိုင်  
ကြောက၊ မအေးစုင်ယဲ၊ ပူလောင်ကဲ၍၊ အိုင်လဲမပျော်၊ စား  
အော် မဝင်၊ ရုပ်သွင် ညီးလျှက်၊ လုပ်ခွင့် ပျက်၍၊ နှစ်သက်  
သသူ၊ စိတ်ညီးပူလျှက်၊ မှန်သူ ပ်းသာ၊ ပြစ်လိမ့်မှာ” ဟု၊  
ပညာနှင့် ယျား၊ ရှှေဆင်ခြင်၍၊ ပူပင် လုံးဝ၊ ကင်စင် ပလျက်၊  
သောက ဆိုပူးလူ၊ မြေားမစူးသည်၊ ဆိုပြီး ချမ်းပြီး အေး  
ဝေးတည်း။ (အ ၂၊ ၄၂-၅၁)

ဘယသုတ် တရားတော်

သဟာတာပုဂ္ဂိုက်ဘေး

မီးလောင် ရောကြီး၊ သူပုန်စီးသည်၊ တေးကြီးသုံးပြား၊ ဖြစ်  
ပေါ်လာသော်၊ မာတာမိခင်၊ သားရွှေ့စင်ကို၊ ကယ်တင်မရ၊  
ချုပ်သားလှလည်း၊ မိဘကိုပင်၊ မကယ်တင်နိုင်၊ သောက လိုင်၍၊  
သည်းဆိုင်ပြတ်မျှ၊ စင်ရဲရဟု၊ သုတန်သူ ဆိုလေသည်။  
(အ ၁၊ ၁၇၉)

ယင်းသိသူငါ၊ ဆိုကြပါလဲ၊ အိုနာဓသရေးကြုံသုံးဝေးနှင့်၊  
ထောက်ယချင့်သော်၊ မိနှင့် ရေဟန်၊ သူပုန်စားပြီ၊ ထိုတေး  
မျှကား၊ ဓာက္ခာမဆိုသာတော့ပြီ။ (အ ၁၊ ၁၀၀)

အမာတာ ပုဂ္ဂိုက်ဘေး

စင်စစ်ဆိုသော်၊ ဝ ၈၁၅က်ရော်သို့၊ ရင့်ရော်ကြေလုံ၊ အို  
ပင်းမွှေ့နှင့်၊ နာမှုသေရေး၊ ကြုံသုံးဝေးသာ၊ ပြစ်ပေါ်လာဓသော်၊  
မာတာမိခင်၊ သားရွှေ့စင်ကို၊ ကယ်တင်မရ၊ ချမ်းသာလှလည်း၊  
မိဘကိုပင်၊ မကယ်တင်နိုင်၊ သောကလိုင်၍၊ သည်းဆိုင်ပြတ်မျှ၊  
စင်ရဲရဟု၊ ဗုဒ္ဓပြုတဲ့ မိန်သတည်း။

(အ ၁၊ ၁၀၀)

ဘေးကြီးများမှ လွတ်ကြောင်းအကျင့်

ပိုးဘေးရေဝါဘာ၊ သူပုန်ဘေးနှင့်၊ အိုးဘေးနာသေ၊ လွတ်လိုလေလျှင်၊ မြတ်ကျင့်စဉ်ကာာ၊ မဂ္ဂင်ရှုစ်ပါး၊ အစဉ်ပွားဟူ၊ ဘုရားမြတ်စွာ၊ ပိန့်သတည်။

(အံ ၁၊ ၁၀၀)

- ၁။ ပအိုချင်ဘဲ၊ အိုလဲ အိုရသည်။  
မနာချင်ဘဲ၊ နှာလဲ နာရသည်။  
ပသေချင်ဘဲ၊ သေလဲ သေရသည်။  
ဤသုံးဘေး၊ ပြေး၍ ပလွတ်ပြီ။
- ၂။ ရှုပ်နာမိရှိကာ၊ မူချ အိုပည်။  
ရှုပ်နာမိရှိကာ၊ မူချ နာပည်။  
ရှုပ်နာမိရှိကာ၊ မူချ သေမည်။  
ရှုပ်နာမိပြုမြို့မြို့၊ ၁၁၀၈သိမ်းဘေးသုံးလီ။
- ၃။ ရှုပ်နာမ်သို့၊ ဒီဇိုင်းဝင်သည်။  
ရှုပ်နာမ်ကိုသို့၊ ဒီဇိုင်းဝင်သည်။  
ဖြစ်ပျက်ပသို့၊ တွေ့ယ်ပြီးလသည်။  
ဖြစ်ပျက်သို့၊ မပြီးတွေ့ယ်တော့ပြီ။  
ပြီးတွေ့ယ်ကင်း၊ လွတ်ခြင်းဘေးသုံးလီ။
- ၄။ မူလ ပူဗ္ဗာ၊ အရိယာ၊ သုံးဝ မဂ္ဂင်သာ။  
သုံးဝမဂ္ဂင်၊ ပွားလေလျှင်၊ သုံးအောင်ဘေးကင်း  
ကွာ။

သမီးသုတ်တရားတော်  
အရှင်သမီးနှင့်နတ်သမီး

နတ်တို့ဟောင်း၊ နှိုးအရှင်၊ နေစဉ်မျှတစွာ။  
သမီးသုတ်တရား၊ နတ်တို့ပါး၊ လျော့က်တားကြုံသုံးသာ။  
နတ်သမီး၊ မသုံးဆောင်ဘဲ၊ ရပ်ရှားထဲ၊ ခဲ့ဖွယ်ဘာကြောင့်  
ခံသနည်း။

ပါ့မြစ်ရွယ်နဲ့၊ သုံးဆောင်မှု၊ ယခုပြုသင့်သည်။  
သုံးဆောင်ပြီးမှု၊ ဘရှင်လှ၊ ပို့ဆုံးသင့်သည်။  
ပသုံးဆောင်ပေ၊ သင့်မှာလေ၊ ချိန်တွေပြန်းလှ  
သည်။

ယခုရတာ၊ သုံးဆောင်ကာ၊ ငန်္တေခါမျှော်မှု  
ရှုံးသင့်သည်။

မထောင်  
စသပည်ချိန်တာ၊ ဘယ်အခါ၊ ငါမှုဟမသိပြီ။  
သုံးဆောင်နေက၊ ဖိုးတန်လှ၊ ကာလပြန်းလိမ့်  
ပည်။

ပသုံးဆောင်ဘဲ၊ ဘာမာန်ခဲ့၊ စွဲမြေကျင့်ပါ  
သည်။

ကာမဂ္ဂ၊ ပြစ်များလှ၊ ခုက္ခတ္တာပြာသည်။  
ကာမဂ္ဂ၊ ကာလိက၊ ဓမ္မ အကာလီ။

(သ ၁၊ ၈-၉)

### ပသိနှိုင်သည့် အရာငါးပျိုး

အသက်အနား၊ ချိန်အခါ၊ စွဲနှုန်းရလားဂတီ၊  
ရေတွက်ပိုင်းခြား၊ ဤငါးပါး၊ အပျော်မှုန်ပသီ။

(သ ၉ ၁၊ ၃၉)

### ဘုရားရှင် ပို့တော်မူချက်

ရပ်နာမ်ဓမ္မ၊ ငါးခန္ဓာဌား၊ သတ္တထုင်ကာ၊ စွဲဘည်လာ၍  
ခန္ဓာပိုင်းခြား၊ မသိပြား၊ သွားရ သေမင်း နိုင်တည်း။

ရဟန္တာကား၊ ခန္ဓာများကို၊ ပိုင်းခြားထင်လင်းပြက်ပြက်  
ပြင်လျက်၊ ခေါ်တွင်စေရာ၊ သတ္တဝါဟု၊ မှန်စွာမရှိ၊ ထိုးထွေးသိ  
၍၊ ယင်း၏အကြောင်းရင်း၊ မြစ်ပြတ်ရှင်း၊ အလျင်းမရှိပြီ။

(သ-၁၊ ၁၁)

ပရီညာ သုံးပါး  
ဉာဏ်၊ တိရှားပဟာနာ သုံးဝပရီညာ

ခန္ဓာငါးဝ၊ လက္ခဏနှင့်၊ ရထဝသည်၊ ဉာဏ်သိမ့်၊ ခေါ်ပြီ  
ဉာဏ်ဟုတ်။

ရုပ်နာပ်ကဲဘို့၊ ကြောင်းကျိုးသို့၊ ခေါ်၏ ဉာဏ် ဉာဏ်။  
ခန္ဓာငါးပြီ၊ ဖြစ်ပေါ်လာ၊ မူနှစ့်၊ ရှုရပည့်။  
ပရှုမိလျှင်၊ ငါကောင်ထင်၊ ခင်ပင် စဲလပ်းသည်။  
ရှုမြို့လိုက်လျှင်၊ ရုပ်နာမြုပ်မြင်၊ ထို့ပြင် ကြောင်းသိသည်။  
ရုပ်နာပ်ကြောင်းမျှ၊ သိလေက၊ စွမ့် သောတာမည်။

ခန္ဓာငါးဝ၊ အနီးစွာနှင့်၊ ခုက္ခဝသည်၊ ဉာဏ်သိမ့်၊ ခေါ်ပြီ  
တိရှား။

-18 လက္ခဏာယဉ်၊ ပြစ်ပျောက်မြင်၊ ခေါ်ထွင် တိရှား  
ပေါ်ပြီးပျောက်လျှင်၊ ပမြဲပင်၊ ဥာဏ်မြင် လင်းတော့သည်။  
ဆင်းရဲလုပ်င်၊ ငါ့စွဲင်း၊ ဆင်ဖြင် သုံးသပ်သည်။  
ပေါ်လိုက် ပျောက်လိုက်၊ ပေါ်ပျောက်လိုက်၊ ဉာဏ်၌  
သက်ဝင်သည်။

ခန္ဓာငါးပါး၊ ကြိုတရား၌၊ လိုဏားတပ်စွဲ၊ မြစ်ပြတ်ခဲ့၊  
ပထ်မြဲ ပဟာနာ။

ပျက်မြင်ကစ၊ ထက်ဘုံကျား၊ ခေါ်ရ ပဟာနာ၊  
ပျက်တာချည်းမြင်၊ ကြောက်ဖွှာယ်ထင်၊ ပြစ်မြင် ဦးငွေ့  
သည်။

ဦးငွေ့သည့်တာ၊ လွှတ်လိုပါ၊ ထပ်ခါ ဆင်ခြင်သည်။  
ဆင်ခြင်ပြီးခါ၊ သခံ့ရာ၊ ညီစွာ ရှုတော့သည်။  
ငရှု၊ နောက်ဝလျှော်လျှင်၊ ပုဂ္ဂလုပ်၊ နွှယ်ဝင်ဖြတ်တော့သည်။  
ပုဂ္ဂလုပ်ပြတ်၊ အားပြိုးခာတ်၊ သိုက်လတ် ပဂ်ဖိုလ်မည်။  
ဆိုက်ဝရာက်ပြီးလျှင်၊ ပြန်ဆင်ခြင်၊ ကြိုတွင် ပစ္စဝက်  
မည်။

အနုပညာ ၂-ပါး

မမြေဆင်ရဲ၊ ငါမစွဲ၊ ဤေလ ဤေးငွေးသည်။  
တပ်စွဲကွာက်၏၊ ချုပ်ပြိုပြုခြင်း၊ စွဲနှင့်၊ သူတဗ္ဗုံး  
အနုပသယနာ၊ ခုနှစ်ဖြား၊ ၁၇၂၅ ပထဗ္ဗုံးသည်။  
(စိသုဒ္ဓ ၂၂၄၂)

## ଓଇରୁନ୍ଦୁକ୍ଷେତ୍ରବିଭାଗୀତ ତଥା ପରିଚୟ

များလှုအကြိုးတော်

မွှေ့မြတ်စွာ၊ ပွင့်ထန်းလာ၍၊ သစ္စာလေးအင်၊ ရွှေမဂ်နှင့်၊  
သုံးအပ်လက္ခဏာ၊ သခံတာ'သခံတာ' မြတ်မွောကို၊ နက်လျဉာဏ်  
တော်၊ ဟောထုတ်ဖော်၍၊ သူတော်အများ၊ သီရိခြား၊ များလှ  
အကျိုးတွေ။

သင်တ္ထားဘပ်

କୋବାମ୍ବିତ୍ତା ପ୍ରିୟଙ୍କାରୀ ଫେରୁ ମୃଦୁତା ॥  
ଶ୍ଵେତ୍ରବାହର୍ତ୍ତା ପରାଵର୍ତ୍ତା ତଥା ଗୋପିନ୍ଦ୍ରା ॥

ତ୍ରୀହାଙ୍କ ବନ୍ଦ ହାଙ୍କ, ରେଲାଯ ଏଗନ୍ତ ଫୁଣ୍ଡ, ଗୁଣ୍ଡ ଧାର୍ତ୍ତ ହେବ  
ତାଣ, ଲ୍ୟାପିଂଲ୍ ପାର୍ଟ୍ ଫର୍ମ ହେବ୍ ବାଯ୍ ଗ୍ରୀ, ଠିଂ ଯନ୍ତ୍ର ପ୍ଲଟ୍ ପିର୍, ଷ୍ଟୋଃ  
କାପ୍ରିଂ ବନ୍ଦ, ବାଲ୍କନ୍ ପ୍ରିଂଟିଂ ପିର୍ ॥

- ၁-က အတွင်းအာယတနာ၊ ကိုလေသာ၊ ပြစ်လာ  
ခိုကမ်း ကပ်တော့သည်။

၁-ခ မခြာက်ခွဲရမှာ၊ ကိုလေသာ၊ ပြစ်လာခိုက်ပါး  
ကပ်တော့သည်။

- ၂-၁ အပြင်အာယတနာ၊ ကိုစလသာ၊ ဖြစ်လာ  
ဟိုကမ်း ကပ်တော့သည်။
- ၂-၂ ငြောက်အာရုံမှာ၊ ကိုစလသာ၊ ဖြစ်လာဟိုကမ်း  
ကပ်တော့သည်။
- ၃ နှစ်သက်စွဲတွေ့ယှဉ်၊ ရှားခြော်၊ ရေးလယ်ပြုပြင်လေ  
သည်။
- ၄ ကိုယ့်ကိုယ့်ကိုပင်၊ ကြီးအထင်၊ ကုန်းတွင်တင်လေ  
သည်။
- ၅ လူနှင့်ရေးပြိုး၊ ရွင်ရဟန်း၊ လူဖမ်းဆယ်လေ  
သည်။
- ၆ နတ်ပြည်ဝတာင့်ဘ၊ ကျင့်ကြံ့ဘ၊ နတ်က ဆယ်  
ပြန်သည်။
- ၇ ကာပဂုဏ်ဘ၊ ထပ်မက်စွဲ၊ ပဲက စုပ်ပြန်သည်။
- ၈ ခုံသီလက၊ သီလသန့်ရှုင်း၊ ဟန်ဆောင်ခြင်း၊  
အတွင်းပုပ်သည့်မည်။
- ၉ အပြစ်ရွှေစပါး၊ မကင်းခြား၊ မသွားနိမ္မာန်  
ပြည်။

### အပြစ်ကင်းစင် နိမ္မာန်ဝင်

အပြစ်ရွှေစအင်၊ ကင်းလိုလျှင်၊ အဝှေ့ ရှုရပည်၊  
အပြစ်ရွှေစအင်၊ လွှာတ်ကင်းစင်၊ ပရွှေ့ဝရဝကြော့  
မျောတော့သည်။

မရွှေ့ရေလျှော့၊ မျောလေလျှော့၊ စီးဝင် နိမ္မာန်  
ပြည်။

သွေ့ဒ္ဓါသတိ၊ စိရိသမာ၊ စိပညာဟု၊ ငါးဖြာ  
လွှေ့နှေ့၊ ညီမျှ လေမှာ၊ မရိုရေလျှော့နှင့်၊ အခန့်သင့်၊  
ဆိုက်လင့် နိမ္မာန်ပြည်။

ပေဆိုသူတ် တရားတော်

စိတက်သုံးဖြာ နှိပ်စက်လာ

စာလိကာအနီး၊ တောင်တော်ကြီး၊ လူထီးမြတ်စွာ  
နေသောခါ။

ရှင်မေဆို၊ မြတ်ဗုဒ္ဓ၊ တုပ်ကွ လုပ်ကျေးနှောက်တော်  
ပါ။

ဆွမ်းခံပြီးလျှင်၊ ထောင်အရှင်၊ ဥယျာဉ်ဝင်၍ အား  
ထုတ်နဲ့။

ကာမ ဗျာပါ၊ စိဟိုးသာ၊ သုံးဖြာစိတက် နှိပ်စက်ရာ။  
ကြံးစည်စဉ်းစား၊ စိတက်ပွား၊ စိတ်များမြို့ပိ ပုံလွင့်နဲ့၊  
စိတ်မြို့ပိသက်၊ ဥာဏ်မစက်၊ စိတ်ပျက်မြတ်စွာ  
လျှောက်သောခါ။

ပေဆိုအား၊ မြတ်ဘုရား၊ တရားရှုံး ဟောမြန်ပွား။

စေတော်မှုတ္ထရင့်ကြောင်း ၅ ပါး

စိတ်လွှုတ်မြောက်မှု၊ ရင့်ကြောင်းဟု၊ ငါးခုသင့်အား၊  
ဟောကြားမည်။

စေတော်စိမှတ်၊ ရင့်ကြောင်းဟုတ်၊ သီပိုးထုတ်မှတ်  
သား၊ ထားရမည်။

၁။ မိတ်ကောင်း၊ ဆွဲကောင်း၊ ပေါင်းသင်းရမည်။

၂။ ကိုယ်ကျင့်သီလာ၊ စင်ကြယ်ရမည်။

၃။ သင့်လျှော်စကား၊ ပြောကြားရမည်။

၄။ လုံးလကြီးကုတ်၊ အားထုတ်ရမည်။

၅။ ရုပ်နာပို့ဖြစ်ပျက်၊ ဥာဏ်သက်ရမည်။

ရှုံးအကြောင်းငါးလို့၊ စုံပြည့်ညီး၊ စိတ်လွှုတ်မြောက်မှု၊  
ရင့်ကျက်သည်။

## (၁) မိတ်ကောင်း ဆွဲကောင်း

သခ္စာ သီလ၊ သုတ စာဂါ။  
 ဝိရိ သမာဓိ၊ သတိ ပညာ။  
 ရှစ်ပါးစုံပေါင်း၊ မိတ်ကောင်း လက္ခဏာ။  
 ပြည့်စုံလျှင်၊ ပေါင်းသင်းဆက်ဆံရာ။

(ဥဇါန်-၂၀၀)

ချစ်မြတ်နီးဖွှဲ့ယ်၊ လေးခားပွဲယ်၊ တထူယ်ချီးမွှမ်းရာ။  
 ဝကားဆုံးတတ်၊ သည်းစုံတတ်၊ ပြောတတ် နက်နဲ့စာ။  
 မသင့်မည့်နှင့်တိုက်တွန်း၊ သင့်ညွှန်းမိတ်ကောင်းသာ။

(အ ၂၊ ၄၂၂ စည်)

## ရန်သူ့ လက္ခဏာ ၁၆ ပါး

ကွဲ့ဆော်မကြည့်၊ မြင်ပြန်တည်းသော်၊ ပရီပြီးရှေ့င်၊ ပြောဆို  
 လျှင်လဲ၊ နှစ်မြို့ချို့၊ အမြေဆန့်ကျင်၊ ပေါင်းလျှင်ရန်သူ၊ မိတ်မူ  
 ရှောင်ရွား၊ နှီးမွှမ်းငြားက၊ ပြစ်တားပိတ်ပင်၊ ကဲရဲ့လျှင်မူ၊  
 တွင်တွင်ချီးမွှုံး၊ တခန်းလျှို့ဝှက်၊ နှုတ်မပြေားဘူး၊ လျှို့ဝှက်  
 ဖော်ထုတ်၊ အလုပ်ပညာ၊ နှစ်ပြု့ကဲရဲ့ရှုံး၊ ဆုတ်ယုတ်ခဲ့မူ၊ ကြင်းမဲ့  
 ဝိုးသာ၊ ကြီးပွားလာက၊ ကြည်သာကင်းဘီ၊ စားကောင်း  
 ဝါလည်း၊ သတိမရ၊ ဖို့ဘာဂကို၊ စားရစားသော်၊ ကောင်းလိမ့်  
 နော်ဟု၊ တွေးခေါ်ကင်းငြား၊ ၁၆ ပါးသည်၊ မှတ်သားရန်သူ့  
 လက္ခဏာတည်း။

၌ ၁၆ ပါး၊ ပြောင်းပြန်ထား၊ မှတ်သားမိတ်ကောင်း  
 လက္ခဏာတည်း။

## (၂) ကိုယ်ကျင့်သီလ

ပါတီပောက်ကျင့်၊ စောင့်စည်းကျင့်လျက်၊ ကောင်းကျင့်  
 တငြား၊ ကျက်စားရာတည်း၊ ကောင်းစွာပြည့်၍၊ သေးသည်ပြစ်

ပင်၊ တေးဟုမြင်လျက်၊ ကုန်ဝင်ကျင့်က၊ မြတ်သီလ၊ ပြည့်ဝ  
ဝင်ကြယပါသတည်း။

မကျက်စားသင့်ရဲ ၆ မျိုး

ပြည့်တန်ဆာမ၊ မူဆိုမ၊ ပိန်းမရဟန်းမှာ။  
ပျို့ကြီး ပဏ္ဍာက်၊ သေတင်းကုတ်၊ မယုတ် ၆ မျိုးမှာ။  
ဝင်ထွက်လာသွား၊ ကြိမ်ဖန်များ၊ ကျက်စားမပြုရာ။

(မဟာနို ၃၂၃ စသည်)

(၃) သင့်ဓလျှော်ဝကား

လိုနဲ့ဇော်ရဲ၊ ဖော်ကင်းစဲ၊ ဌီလည်းမပြီရာ။  
သီလ ဝိရို၊ သမာဓိ၊ ဆိုသိ မြတ်ပညာ။  
ဝိမူတိနှင့်၊ ဥာဏ်မြင်ဆင့်၊ ပြောသင့် ဆယ်ကထာ။

ရောင့်ရဲခြင်း ၃ မျိုး

ရသမျှနှင့်၊ ဇော်ရဲလင့်၊ ဆိုသင့် လာဘ သဇန္တာသာ။  
စွမ်းသမျှနှင့်၊ ဇော်ရဲလင့်၊ ဆိုသင့် ဗလ သဇန္တာသာ။  
လျော်သမျှနှင့်၊ ဇော်ရဲလင့်၊ ဆိုသင့် သာရွှေ သဇန္တာ။

(ဉာဏ်-၅ ၂၀၈ စသည်)

(၄) လုံလကြီးကုတ်

အရှိုးပေါ်တွင်၊ အရောတင်၊ အကြောမျင်သာ ကျွန်  
ပေဒေ။

သွေးသားခန်းခြောက်၊ လူရှုပ်ပျောက်၊ သို့ကလောက်ထိ  
ကြီးစားလော်။

ဝိရိုအဂ်း၊ ဤလေးပြာ၊ မြတ်စွာမူစွာ၊ ဝဟာမိန်ချွဲ့၊  
မြှုမြှုးဝိရိုယာ၊ လျော့ပကျ၊ မချေဝန်ကို ထပ်းချက်စန်။

ပိပန်္တာက်ရင့်၊ မြင့်ထက်မြှင့်၊ မဂ်ဆင့်ဖိုလ်ဆင့်၊ တက်  
နိုင်ပေါ်။

၆၂ ၁၄၆၆။ သံ ၁၁၂၆။ ၁၁၉၈။

### (၅) ဖြစ်ဟန်မြင်္တာက်

ခန္ဓာကီတန်၊ ဖြစ်ပျက်ဟန်၊ အမှန်ထွင်းဖောက် မြင်  
ပါ၏။

မဂ်ရဲကြောင်းမှန်၊ ယင်းသည့်္တာက်၊ ရင့်သန်ခုက္ခ၊ ကုန်  
နိုင်ပေါ်။

မိတ်ဆွဲကောင်းလိုရင်း

သံလတရား၊ ဆယ်စကားနှင့်၊ ဉြို့စားပြင်းထန်၊ ဖြစ်  
ပျက်္တာက်၊ ရရန်မိတ်ကောင်း ပေါင်းပါလေ့။

တိုးတက်ပွားယျားရန် တရား ၄ ပါး

ရင့်ကြောင်းငါးပါး၊ ဖြည့်စုံပြေား၊ ၄ ပါးတိုးတက်  
ပွားယျားရှုံး။

၁။ ရှုံးတရား၊ ပယ်လိုပြေား၊ ရှုံးတရား၊ အသုဘာ

၂။ ယျာပါဒျား၊ ပယ်လိုပြေား၊ ရှုံးအေးမေတ္တား

၃။ ဝိဟိုးသာယျား၊ ပယ်လိုပြေား၊ ရှုံးကရာဏား

၄။ ကြံ့ဝည်ဝှဉ်းစား၊ ပယ်လိုပြေား၊ ရှုံးအာနာပါး

၅။ အသွေးမာန်၊ ပယ်လိုပြေား၊ ရှုံးအာနာ

အနိစ္စမြင်း၊ ဦးက္ခတင်း၊ သီမြင် အနုတ္တား။

အနုတ္တားမြင်း၊ အသွေးစင်း၊ ဆိုက်ဝင် နိုဗ္ဗာန်သား။

မှတ်ချက်။ ၁၁၇၀။ ၁၁၇၁။ ၁၁၇၂။ ၁၁၇၃။ ၁၁၇၄။

မျှော်းမှာ ၁၁၇၅။ ၁၁၇၆။ ၁၁၇၇။ ၁၁၇၈။ ၁၁၇၉။ ၁၁၈၀။

သည့်သုတေသန  
ပြားနားချက်

ဝေဒနှံများ၊ တွေ့ခံားလျှင်၊ တရားအသီ၊ မပြည့်  
စဉ်၊ ပြည့်ဝယူ၊ ထူးမူ ဘယ်နိုင်ည်း။

တရားအသီ မပြည့်ဝယူ

တရားအသီ၊ မပြည့်ဝမူ၊ ထိုသည့်သူကား၊ တွေ့မူ  
ဆင်းရဲ၊ မရှုတဲ့မို့၊ ကိုယ်လဲအိုးနှင့်များ၊ စိတ်ငင်ပန်း၊ ချမ်းသာ  
မရဖြီ။

ဆူးတစ်ငါးခုံးလျှင်၊ စနာက်ဆူးတွင်၊ နာကျင် ထပ်  
ဆင့်ပွားး။

ကိုယ်ဗြိုင်းရဲ၊ မရှုတဲ့ စိတ်ထဲ ပင်ပန်းပြားး။

ကိုယ်လဲဆင်းရဲ၊ စိတ်ဆင်းရဲ၊ ဆင်းရဲထပ်ဆင့်ပွားး။

ဆင်းရဲကိုသာ၊ ပခံသာ၊ စိတ်မှာလွန်ထိပါးး။

စိတ်မှာခိုက်ထို၊ ဆင်းရဲတို့၊ ပုံးပုံးနှုန်းယယ့်ပွားး။

ထိုဆင်းရဲမူ၊ လွှဲတ်လိုလျှော့၊ ကာမချမ်းသာ၊ ဓတာင့်တ  
ပါ့၊ ရာဂါန်သယယ့်ပွားး။

ထိုဝေနှစ်ဆစ်၊ ပြစ်ချုပ်သာယာ၊ ပြစ်နာဆာနှင့်၊ လွှဲတ်  
ရာစင်စစ်၊ ဥာဏ်မဆစ်ရှို့၊ ဥာပက် ဝေဒနာ၊ ဖြစ်  
ပေါ်လာ၊ အပို့ဗြိုင်းနှုန်းယယ့်ပွားး။

ယ်းသီပြစ်ပြားး၊ ထိုသုစားကားး၊ သုံးပါးဝေဒနာ၊  
ခံစားနှုန်း၊ ယျဉ်ကာကိုလေ၊ ခံစားပေ၍း၊ များထွေ  
ခုက္ခ၊ မလွှဲတ်ရသည်း၊ သုတက်းသူ သဘောတည်း။

## တရားအသိ ပြည့်ဝသူ

တရားအသိ၊ ပြည့်ဝတိမှု၊ ထိသည့်သူကား၊ တော်  
ဆင်းရဲ၊ ရှုမှတ်မြှု၍၊ စိတ်ထဲမပန်း၊ ရှုပ်သာန္တံ့၊ ရှင်လန်းကြည့်  
တော့သည်။

သူ့တစ်ချောင်းစုးလျှင်၊ နှာက်မထွေ့၊ နာကျင် ဆင့်  
ဆင်းပော်း။

ကိုယ်ချို့ဆင်းရဲ၊ ရှုမှတ်မြှု၊ ဆင်းရဲ အသိပွဲး။

စိတ်မဆင်းရဲ၊ မထိဘဲမို့၊ မစွဲနှုတာ၊ ဝေဒနာ၏၊  
ငါးပြောဖြစ်သော၊ ထိသေတာ့ကို၊ နက်နှာပိုင်ပိုင်၊  
သိမြင်နိုင်၊ မြှုခိုင်း ဥာဏ်တို့ပွဲး။

ယင်းသိဖြစ်ပြား ထိသူစားကား၊ သုံးပါးဝေဒနာ၊ ခံစား  
ရှုံး၊ ကင်းကွာက်လေ၊ ခံစားပေ၍၊ များထွေ့ခုက္ခ၊  
ကင်းလွှာ်ရသည်၊ သုတရှိထူသဘောတည်း။

ဝိပညာသ တရားတော်

သူဗုံးပါသာဆုတ်

မှတ်မှားသိမှား၊ အမြင်မှား၊ လူည့်စားကြုံးမည်။  
သာယာဖွှုယ်ရှာ၊ မဟုတ်ပါဘဲ၊ သာယာဖွှုယ်များ၊  
အနေအား၊ လူည့်စားတတ်လှသည်။

ချုပ်ခင်ဖွှုယ်ရှာ၊ မဟုတ်ပါဘဲ၊ ချုပ်ခင်ဖွှုယ်များ၊ အင်  
အား၊ လူည့်စားတတ်လှသည်။

ချမ်းသာသည့်ဟာ၊ မဟုတ်ပါဘဲ၊ ချမ်းသာအလား၊  
အနေအား၊ လူည့်စားတတ်လှသည်။

မူးလျော့လေပြား၊ ထိသူကား၊ လူည့်စားခံရမည်။

လူည့်စားခံရ၊ ထိုဗာလ၊ ခုက္ခ ဖီးမည်။

လူည့်စားလွှာ်လျှင်၊ ခုက္ခစင်၊ ပြေးဝင် နိမ္မာန်ပြည်း။

ဂုဏ္ဍာင်ရှိ တရားကော်

ပိပဲ့သ ၁၂၂၃

လူ၊ စိတ်သည်ကား မျက်လျည့်လား၊ လျည့်စားတတ်လှ  
သည်။

မှတ်မှားသိမှား၊ အမြင်မှား၊ လျည့်စားကျိုးမည်။  
မဖြတဏဘလဲ၊ မြတ်သဲ၊ ထင်လွှဲစေတတ်သည်။  
ဆင်းရဲတာလဲ၊ ရုပ်းသာပဲ၊ ထင်လွှဲစေတတ်သည်။  
ငါမဟုတ်ဘဲ၊ ငါဟုပဲ၊ ထင်လွှဲစေတတ်သည်။

မှတ်မှား=သညာပိပဲ့သ၊ သိမှား= စိတ္တပိပဲ့သ၊  
အမြင်မှား= ဒီဇိုင်ပိပဲ့သ

စိတ်လိုလိုက်က ဆင်းရဲရ

ယင်းသို့လျည့်စား၊ စိတ်မိုက်အား၊ လွှတ်စားခက်ချိမ့်  
မည်။

စိတ်သိုးစိတ်မိုက်၊ သင်လိုလိုက်၊ သင်မိုက်လေနတဲ့  
ပည်။

ဒုက္ခဝန္တန္တနှစ်၊ သသာဝယ်၊ ရှည်ကျယ်လေတော့မည်။  
မြိုပ်ချည်ပေါ်ချည်၊ စုန်ဆန်ချည်၊ တာရှည်မျောတော့  
ပည်။

### ကြိုးတွေကိုဖြတ်

ပမျောစေရန်၊ ကြိုးဆယ်တန်၊ ကေန် ပြတ်ရပည်။

ဒီ၊ ဒီ၊ သီလာ၊ ပန္တိဘဲ၊ ကာမ အောက်ကြိုးပည်။

အောက်ကြိုးချည်က၊ ဘုံကာမ၊ လွှတ်ရပရှိပြီ။

ရွှေပစ္စ၊ အရှေပ၊ မာန ကြိုးတမည်။

ညဒ္ဓား၊ အဝိဇ္ဇာ၊ ငါးဖြာ ထက်ကြိုးပည်။

ထက်ကြိုးချည်က၊ ဘုံပြုဟ္မာ၊ လွှတ်ရ မရှိပြီ။

## ပြုတသမျှဆင်းရဲရ

ထက်ဘုံဝအာက်ဘုံ၊ ဆန်အစုန်၊ ပြစ်ဘုံ ဆင်းရဲသည်။  
ရုပ်နာမ်နှစ်ရပ်၊ အထပ်ထပ်၊ ပြစ်လတ် ဆင်းရဲသည်။  
ဆင်းရဲလွှတ်ကြောင်း၊ ကြိုးဆယ်ဝချောင်း ထောင်း  
ထောင်း ဖြတ်ရမည်။

မမြင်ရဘဲ၊ ဆယ်ချောင်းထဲက၊ ပြတ်ခဲလွှဲစလသည်။

ပြုတသမျှ၊ ဆင်းရဲက မူသူ မလွှတ်ပြီ။

## ကြိုးဖြတ်နည်း

ဆင်းရဲလွှတ်လို့၊ ဆယ်ချောင်းကို၊ ဘယ်လို့ ဖြတ်ရပါ  
သနည်း။

စိတ်လို့မလိုက်၊ ပြစ်ပေါ်ခိုက်၊ စူးစိုက် ရှုရသည်။

ရုပ်လို့မလိုက်၊ ပြည်ပေါ်ခိုက်၊ စူးစိုက် ရှုရသည်။

ခြောက္ခွဲရရှုံး၊ ပြစ်ပေါ်ခိုက်၊ စူးစိုက် ရှုရသည်။

ရှုမှတ်ပြလျှင်၊ ရုပ်နာမ်တွင်၊ စိတ်ဝင် တည်ဌိုင်သည်။

စိတ်တည်ဌိုင်လျှင်၊ ရုပ်နာမ်တွင်၊ ဉာဏ်မြင် လင်းတော့  
သည်။

ဉာဏ်မြင်လင်းနှား၊ သင့်စိတ်ကား၊ လျှည့်စားမရပြီ။

မလှည့်စားနိုင်၊ ကြိုးဆယ်တိုင်၊ မခိုင် ပြတ်တော့သည်။

## ဆယ်ကြိုးပြုတလျှင်ပြီ

သောတာသုံးကြိုး၊ နာဂါမိမျိုး၊ နှစ်ကြိုးပြတ်နိုင်သည်။

ဝအာက်ကြိုးပြတ်က၊ ဘုံကား၊ လွှတ်ရ ချမ်းသာသည်။

ရဟန္တာမြတ်၊ ထက်ကြိုးပြတ်၊ လွှတ်လပ် ပါလေပြီ။

ထက်ကြိုးပြတ်က၊ ဘုံမြှေ့ဟျာ၊ လွှတ်ရ ချမ်းသာသည်။

ဆယ်ကြိုးပြတ်က၊ သံသာမှာ၊ လုံးဝ လွှတ်မြောက်သည်။

သံသာရေးရဲ၊ မရှိဘဲ၊ အမြဲ ချမ်းသာသည်။

ဒီလိုကြီးစားပါ

ထို့ကြောင့်မှန်စွာ၊ ကြိုးစားပါ၊ ခါခါ တိုက်တွန်း  
သည်။

လျောင်း ထိုင် သွား ရပ်၊ မြဲမြုတ်၊ ရှူမြုတ်စေချင်သည်။  
အသေးစိတ်မူရာ၊ အဖြောပြာ၊ သေချာ ရှုသင့်သည်။  
ရှုချက်စိတ်လျှင်၊ ဉာဏ်အစဉ်၊ မှန်ပင် တက်လိမ့်မည်။  
ရှုချက်ကျလျှင်၊ ဉာဏ်အစဉ်၊ မှန်ပင် ကျလိမ့်မည်။  
အဆိပ်အစား၊ စကားများ၊ နည်းပါစေချင်သည်။  
ဆေးသောက် ကွမ်းစား၊ အပိုများ၊ ဝရွှောင်ရွှားစေချင်  
သည်။

နှားတာ ရပ်တာ၊ ဝေးဓမာတာ၊ မှန်စွာ ကင်းသင့်  
သည်။

ကျိုးကြည့်ကြောင်ကြည့်၊ ဟိုသည်ကြည့်၊ ပျင်းရို ထိုး  
ဝယာဂီး။

မျက်လွှာကိုချု၊ မြှုမြတ်က၊ မူချ တိုးတက်သည်။  
ယင်းသံကြီးစား၊ ယောရီကား၊ တရားတွေ့မြှင့်သည်။  
မဂ်ဉာဏ်ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်၊ လျင်မြန် ငွောက်လိမ့်  
မည်။

ဓမ္မပါလဇာတ် တရားတတ်

သင်တို့မျိုးဆွဲ၊ ငယ်သွေတွေ၊ ပင်သ ဘုရားကြောင့်နည်း၊  
ဘယ်တရားနှင့်၊ ဘယ်အကျင့်၊ ကျင့်ကြလိုပါနှည်း။  
ဘယ်အကျင့်ကို၊ ကျင့်တယ်ဆို၊ ခိုလို အကျိုးရသနည်း။  
အို မြွှေ့ကာ၊ သီလိုလှ၊ ပြောပြေစေချင်သည်။

ဒို့မျိုးဆွဲများ၊ ကျင့်တရား၊ နားကြားလေတော့ ပြော  
ပါမည်။

သုဇာရိုက်တရား၊ ကျင့်ကြိုးစား၊ မုသား ဝရွှောင်ကြ  
သည်။

သူတတ်ပကြိုက်၊ ခုစရိုက်၊ ဆွဲလိုက်မျိုးလိုက် ဝရွှောင်  
ကြည်သည်။

ငရဲလားစေ၊ အလုပ်တွေ၊ နှီးဆွဲ ရွှေ့ကြံ့သည်။  
သူယူတ်သူတော်၊ ဟောဝပြာထော်၊ လျှော်အောင်  
နှီးကြံ့သည်။

သူယူတ်မဗ္ဗာ၊ စွဲနှုန်ပယ်ချု၊ သန္တတရား ပွားများသည်။  
သူယူတ်ခွဲရှုံး၊ သူတော်တွဲ၊ အမြဲ ဆည်းကပ်သည်။  
ရဟန်းပုံဏား၊ ဝသည်အား၊ ဆွမ်းများ၊ လူပါသည်။  
ပလ္လာဝ် လူဆဲ၊ လူပြီးလဲ၊ လိုက်လဲ ဝမ်းသာသည်။  
ထို့ကြောင့်ဒို့ဓဆွဲ၊ ငယ်သူတွေ၊ မသေ ဘေးကင်း  
သည်။

သတ်တာ ခိုးတာ၊ မသေသာက်တာ၊ ဝေါစာ ရွှေ့ကြံ့  
အြိုးသည်။

ငန်းဝပာင်နဲ့၊ ကျင့်ပောက်ပြန်၊ အမျှန် ကင်းရှင်းသည်။  
သီလဝင်ပြု။ ပြတ်အိပ်သူ၊ ပွားမူသားက လိမ္မာသည်။  
ပညာသူတာ၊ စွဲယုံရဲ့၊ ဝဒ ကျပ်းကျင်သည်။  
တပိသားလုံး၊ သူကျင့်သုံး၊ သက်ဆုံး ဒု ရွှေ့ကြံ့သည်။  
တဆွဲမျိုးလုံး၊ သူကျင့်သုံး၊ သက်ဆုံး ဒု ရွှေ့ကြံ့သည်။  
ဝခြုံရံးတွဲလဲ၊ ဒု ရွှေ့ကြံ့လဲ၊ သူဘဲ ကျင့်သုံးသည်။  
တမလွှန်လဲ၊ ကောင်းဖို့ဘဲ၊ စိုးဟဲ ရည်စူးသည်။  
ထို့ကြောင့်တို့ဓဆွဲ၊ ငယ်သူတွေ၊ မသေ ဘေးကင်း  
သည်။

ထိုးကစာင်းရွှေ့က်၊ မိုးရေးပေါက်၊ မရောက်ပမာညီ။  
တရားကျင့်မှု၊ တရားက၊ မူချု စောင့်ရွှေ့က်သည်။  
ကောင်းစွာကျင့်ရာ၊ တရားများ၊ ချမ်းသာ ဆောင်ဖေ  
သည်။  
တရားပယ်ချု၊ တရားက၊ မူချု မစောင့်ပြီ။  
တရားကော်းကွား၊ လွှဲမိုက်များ၊ ချမ်းသာ ဓားလေသည်။  
(၁၉၅-၄၁၅၃-၅)

ଆପଣଙ୍କ ପଦ୍ଧତିରେ ଯାଏନ୍ତିରୁ

ଲୁହ୍ରେଣ୍ଟାର୍ଡିପି । ଉତ୍ତାଳ୍ଯୁକ୍ତା ତିର୍ଯ୍ୟକ ହିମିତିରେ  
ଶାଖିକ୍ଷିକ୍ରୂଃ । ଶ୍ରୀମତ୍ୟକ୍ଷାଃ ଯୁଧିଷ୍ଠିରଙ୍କିରମ୍ଭ ପ୍ରମ୍ଭରେ ॥

ଜୁମା ପିଲାର୍ମୀ ପ୍ରତ୍ୟକ୍ଷିତା ଅପର୍ଯ୍ୟନ୍ତ କ୍ଷାଣ୍ଡିତ ହେଲେ ॥

အာသဝေ၏ကုန်ခန်း၊ နိမ္မာန်ရှုံး၊ စံမြန်းမည်သူ အမှန်ပေး  
မချေတ်မယ့်း၊ ဝင့်အတွေး၊ လွှတ်ကင်းဖို့နဲ့ သေချာပေ။

(ଓঁ ব। জুড়)

## ပစ္စတာယမာနသုတေသန

တိုင်းမဂ်ခု၊ ရွှေကလ္လာ၊ ဝါဌ္ဇာပုထိ အနီးတွင်။

လက်ဝံထတ်ရုံ၊ မောဂလ္လာနှင့် ထိက်ညာ၏အတွက် အား  
ထုတ်စဉ်။

၌၏မြည်း စုတာ၊ ပျောက်ဖို့ရာ၊ မြတ်စွာ ညန်ကြား  
၌သိပင်။

၁။ ဦးမြည်းစော်၊ ထိုသည်၊ စိတ်မှာ ပထားနင်။

၂။ ထလ္လာပြီးသာ့၊ တရားများ၊ စဉ်းစား ကြုံတွေ့သင်။

୧॥ ଆଗ୍ରହାର୍ଦ୍ଵିତୀୟଙ୍କାଃ । ତଥାମୁକାଃ । ଗ୍ରୂପ୍ତାଃ । ଶର୍ତ୍ତବୀତିତାଃ ।

၄။ နားကိုဆွဲသတ်၊ ကိုယ့်နှင့်ပုဂ္ဂန်၊ ပုံတ်သပ် ပေးလေသင်။

୨ ॥ ମୁକ୍ତିକ୍ଷୁଵ୍ୟତିରୀବା । ଧର୍ମମୁକ୍ତିକ୍ଷୁଵ୍ୟତିରୀବା । ତାଙ୍କ ଗ୍ରହ୍ୟରୀବଦି ॥

၆။ အလင်းသညာ စိတ်တွင်းမှာ၊ ထင်စွာပွားလေသွား

နည်းခုနှစ်ဖွေ့စွဲ၊ ငိုက်မပြော၊ နားနေ အိပ်စက်သင်။

(ഒറ്റ് പാടിലും കൂടിയാണ് വരുത്തണമെന്ന് അഭിപ്രായം)

နှင့်ဟန်သုတေသန တရားတော်

ଭୃତ୍ୟଙ୍କାରୀ ॥ ମିଳିତରୀ ॥

ဘာများရည်ရယ် ကျင့်သနည်း။

ଦ୍ୟାତ୍ରୀଙ୍କାନ୍ତିରୁଷ୍ୟ ଓ ହରିରାଜ୍ୟରୁଷ୍ୟ ଓ ହର୍ଷଫ୍ରୂଣ୍ୟଗୁଡ଼ିକରୁଷ୍ୟ

ချိုးမှုပ်းခံဖို့၊ ရည်ရွယ်လို့၊ သင်တို့ ကျင့်သလော်၊  
 ဒီလိုစိတ်ထား၊ တို့မှာမျှား၊ လားလား မရှိပါ။  
 ဝါမို့ကြားဖို့၊ ထောင်လွှားဖို့၊ သင်တို့ ကျင့်သလော်၊  
 ဒီလိုစိတ်ထား၊ တို့မှာမျှား၊ လားလား မရှိပါ။  
 အပေါ်ခဲ့၊ လာဘ်ရရန်၊ ရည်သန်သင်တို့ကျင့်သလော်၊  
 ဒီလိုစိတ်ထား၊ တို့မှာမျှား၊ လားလား မရှိပါ။  
 တရားကျင့်သူလို့၊ များသိဖို့၊ သင်တို့ ကျင့်သလော်၊  
 ဒီလိုစိတ်ထား၊ တို့မှာမျှား၊ လားလား မရှိပါ။  
 ဥက္ကစိုင်နာဖို့၊ ရည်ရွယ်လို့၊ သင်တို့ ကျင့်သလော်၊  
 ဒီလိုစိတ်ထား၊ တို့မှာမျှား၊ လားလား မရှိပါ။  
 ဒီလိုဆိုရင်၊ ဘာကိုမင်၊ အသင် ကျင့်သနည်း။  
 ကိုလေပယ်ဖို့၊ စောင့်စည်ဗို့၊ တို့များကျင့်ပါသည်။  
 ကိုလော်ပြီးလျှင်၊ နိုဗ္ဗာန်ဝင်၊ အဝို့ချမ်းထားသည်။  
 (၉၁၂၁၂၁၄)

နတ်တို့ပျော်သံ့တရားဓတ်  
 နတ်တို့ပျော်ချိန် သု့မဂ္ဂါး

၁။ လူတို့ချင်လမ်း၊ ရှင်ရဟန်းပြုလျှင်။  
 “ဤသူမှာရှုပ်၏၊ စစ်ဆေးဖို့ ပြင်”  
 ယင်းသို့နတ်များ၊ ပြောကြား တွင်တွင်။  
 စိတ်ကြည်း၊ ရှင်ပြီး၊ သည်ချိန်ပင်။  
 ၂။ ရှင်၊ ဟန်းပြစ်လို့၊ အားသစ်တွေဝင်။  
 ပဂံဥက္ကစ်ဘက်သား၊ ပုံးများနေစဉ်။  
 “စစ့ပွဲ ဆင်နဲ့ သူ့သံ့”လိုပင်။  
 စိတ်ကြည်း၊ ရှင်မြို့း၊ သည်ချိန်ပင်။

၃။ ကိုလေကုန်ခန်း၊ ပြို့ချပ်းကြည်ရှင်၊  
အရဟတ္ထိုလ်နှုန်း၊ စံမြန်းနေစဉ်။  
“အောင့်ပွဲဆင်နဲ့ သူဘဲ”လိုပင်။  
စိတ်ကြည်နဲ့ ရှင်မြေးသည့်ချိန်ပင်။

### တိုက်ပွဲဆင်ကြစိုး

၄။ ပြု့ဆင်နဲ့ အောင့်ပွဲချိန်တွင်။  
နတ်တိုကလဲ၊ ပေါ်ပွဲဆင်ချင်၊  
ထို့ကြောင့်သင်တို့၊ တိုက်ဖို့ပြင်ဆင်။  
လက်နှက်စဲ့၊ တိုက်ပွဲကိုယ်စံဝင်။

၅။ သီးလလက်နက်၊ ဝင်းလက်ဖြူးစောင်း။  
သမာဓိလလက်နက်၊ စိုက်လျက်တည်လျှင်။  
ပညာလလက်နက်၊ ခွဲဖျက်သုတ်သင်း။  
စစ်ဝအာင့်ပွဲ၊ ဆင်နဲ့သေချာပင်။

### ဓားခိုပွဲဗုံး

၆။ မဂ်ညာက်၏ တဗ်တော်သား ဓားခိုပွဲဗုံး  
ရုပါးဆိုသည်မှာ—  
သတိပဋိဘန် ငါပါး၊ သမ္မတဘန် ငါပါး၊ ဇွဲဗိုပါ့  
ငါပါး၊ ဇူးကြော်ပါး၊ မိုလ်ဗျား၊ ဓားဖွဲ့ဗျား၊  
မဂ္ဂံ့ပါးတို့ဖြစ်ပါသည်။  
ထတိ သမ္မတ၊ လေးရပ်စိုး၊ ဇွဲဗိုလေးတွေ၊ ဇူးကြော်  
နှင့်၊ တထွေဗိုလ်များ၊ ငါးစီထားလော့၊ ခုနကား  
ဓားဖွဲ့၊ ရွှေ့ပရ့တည်း၊ ပေါင်းလျှင်သုံးဆယ်  
ခုံနှစ်သုံး၊ မှတ်ဖွဲ့ယူ ဓားခိုပွဲဗုံးများ၊ မဂ်ညာက်  
ဘက်တော်သား။

### စမြင်းစိုး

ဒါန်ပြုရာ၊ အင်ကြောက်ဖြာ၊ မှန်စွာ စုံရသည်။  
မလူခင် လူဆဲ၊ လူဖြီးလဲ၊ စိတ်ထဲ ကြည့်ရသည်။

လူဒါန်းသူမှာ၊ ဤသုံးဖြာ၊ မှန်စွာ စုရသည်။  
လော ဒေါ မောတွေ၊ ကင်းအောင်လော၊ ကျင့်  
နေ့သုတေသန်းပြီးလဲ၊ ရွှေ့ဖြစ်ရသည်။

အလူခံမှာ၊ ဤသုံးဖြာ၊ မှန်စွာ စုရသည်။  
အဂါးခြာက်မျိုး၊ စုံပြည်ဖြူး၊ အကျိုး၊ ကြီးလှသည်။

ပဲ့ဝါပဲ ပို့ပစီ တရားတော်

အစွန်းပယ်အလယ်လွှား

ကာမချမ်းသာ ခံစားတာက က ဘမသုခလ္လာကာ  
နှုတော်။

ကိုယ်ပင်ပန်း ဆင်းရဲ့ဝောင် ကျင့်တာက  
အထူးကိုလုပောနဲ့ယောဂ်။

ကာမချမ်းသာ၊ ခံစားတာ၊ မှတ်ပါလက်ယာစွန်း။  
ကိုယ်ပင်ပန်းစေ၊ ဆင်းရဲ့စေ၊ ကျင့်နေ့လက်ပဲစွန်း။  
ပဲယာစွန်း ပယ်၊ မဂ်ရှုစ်သွယ်အလယ်လွှား ဖို့ညွှန်း။

### ပရွင်ရှုစ်ပါး

ပရွင်ရှုစ်ပါး၊ အလယ်လမ်းကား၊ ဟောကြားဘယ်ဆို  
နည်း၊

၁။	သမ္မာဒို့	=	မှန်စွာ သီမြင်မှာ
၂။	သမ္မာသက်ပွဲ	=	မှန်စွာ ကြံးစည်မှာ
၃။	သမ္မာဝါစာ	=	မှန်စွာ ပြောဆိုမှာ
၄။	သမ္မာကမ္မာစွဲ	=	မှန်စွာ ပြုလပ်မှာ
၅။	သမ္မာအားဝိ	=	မှန်စွာ အသက်မွေးမှာ
၆။	သမ္မာဝါယာမ	=	မှန်စွာ ကြိုးစားဘား ထုတ်မှာ
၇။	သမ္မာသတိ	=	မှန်စွာ သတိကပ် ရှုမှတ်မှာ
၈။	သမ္မာသမာဓိ	=	မှန်စွာ စူးစိုက် တည် ပြုမှာ

### မဂ္ဂင်သုံးမျိုး

မူလပုံဗ္ဗ၊ အရိယ၊ သုံးဝမဂ္ဂင်များ။  
ပုံဗ္ဗဘာဂါ၊ ပူးများက၊ အရိယမဂ်ဖြစ်ပွား။  
ဆရိယမဂ္ဂ၊ ဖြစ်ပွားလျှင်၊ ထိမြင် သစ္စာများ။

### သစ္စာလေးပါး

မပြတ်ဖြစ်ပျက်စနတဲ့ ရုပ်နှာပ်သခ်ဗျာဝတ္ထက ခုံကသစ္စာ=  
ဆင်းရဲအမှန်တရား။  
လိုချင်တပ်မက် နှစ်သက်တွယ်တာတဲ့ တက္ကာလောဘက  
သမ္မပုယသစ္စာ=ဆင်းရဲဖြစ်ကြောင်း အမှန်တရား၊  
အခကြောင်းတဏာ ချုပ်ခြင်းကြောင့် အကျိုးဆင်းရဲ ပဖြစ်  
ပေါ်ဘဲ ချုပ်ပြိုမ်းတာက နိဇ္ဇာဓသစ္စာ= ဆင်းရဲချုပ်ပြိုမ်း  
ခြင်း အမှန်တရား။  
မဂ္ဂင်ရှုစ်ပါးက မဂ္ဂသစ္စာ= ဆင်းရဲပြိုမ်းစုသို့ရောက်စကြောင်း  
အကျင့်လပ်း အမှန်တရား။

### ပုံဗ္ဗဘာဂမင် ပူးနည်း

ရှုမှုတ်ချက်တိုင်းတွင် ပါဝင်တဲ့ မဂ္ဂင်ရှုစ်ပါးက ပုံဗ္ဗဘာဂ<sup>၁</sup>  
မင်တရား၊  
မင်္ဂလာက်ဖြစ်ခိုက်မှုဗာ ပါဝင်တဲ့ မဂ္ဂင်ရှုစ်ပါးက အရိယ  
မင်တရား။  
ပုံဗ္ဗမင်ကို ပူးများလို့ ဘာကို ရှုရသနည်း။  
ကာယ ဝေဒနာ၊ စီးပွားရေး၊ လေးပြောရှုရသည်း  
လေးပြောရှုပုံး သိသာရုံး၊ ခြို့ရှု သိချင်သည်း။  
ရုပ်ပြစ်တိုင်းသာ၊ စူးစိုက်ကာ၊ ရှုပါ ကာယာနှုံး  
ခံော်တိုင်းသာ၊ စူးစိုက်ကာ၊ ရှုပါ ဝေဒနာနှုံး  
စိုက်ဖြစ်တိုင်းသာ၊ စူးစိုက်ကာ၊ ရှုပါ စိတ္တာနှုံး  
သဝားတိုင်းသာ၊ စူးစိုက်ကာ၊ ရှုပါ ဓမ္မာနှုံး  
ခြောက်စွာရရှုံး၊ ဖြစ်ပေါ်ခိုက်၊ စူးစိုက်သေချာရှုံး  
ငါ ဝါဌေစာ၊ စွဲလပ်းရာ၊ ခန္ဓာ စူးစိုက်ရှုံး  
ရှုပါ စေသညာ၊ သခ်ဗျာဝတ္ထ၊ ဝိညာငါးရာ၊ စူးစိုက်ရှုံး။

တရားသိပုဇာစ်

ယင်းသို့လျှင်၊ မမြဲပင်၊ ဉာဏ်မြင် လင်းတော့သည်။  
 ဆင်းရဲလွှာမြင်၊ ငါစ္စာစင်၊ သိမြင် ဖြောင့်တန်းသည်။  
 ယင်းသို့သိမြင်၊ ဌီးငွေ့လျှင်၊ ဤတွင် တပ်စွဲကင်း  
 လေသည်။

တပ်ငွေကင်းပျောက်၊ ဓိတ်လွှုံးမြောက်၊ ထို့နောက်ဖြစ်အင် ဆင်ခြင်သည်။  
ကိုလေကင်းရန်၊ နောက်တစ်ဖန်၊ ပြုရန်မရှိ ထိုလေသည်။  
ကိုလေကင်းက၊ ဝင့်ခုက္ခ၊ မူချွဲ့ပြို့တော့သည်။

သတိပဋိအကျိုး ၃၂

ကိုလေစင်ဝရဲ့၊ စိုးပွဲဆွေး၊ ငိုင်ကြားကင်းလိုလျှင်။  
 ကိုယ်စိတ်ဆင်းရဲ့ ပရှိဘဲ၊ အမြဲ ဤပိုးလိုလျှင်။  
 ပရိနှင့်နိုဗ္ဗာနဲ့ တာရာမှန်၊ အမြန် ရလိုလျှင်။  
 ကာယ ဝေဒနာ၊ စိတ် ဓမ္မာ၊ လေးဖြေပွားဝစချင်။  
 လေးဖြေပွားက၊ ဝင့်ခုက္ခ၊ မူသူဥမ်းဖြေပ်။

## စုနှစ်သုတေရားတော်

၁၀၈

တွေကြံဆုစီး၊ ပျော်ကြီးပျော်နှီး။

ପୁର୍ବକ ଚନ୍ଦ୍ର, ଶ୍ରୀକ ଯୁଦ୍ଧେ॥

ଶୁଣି କୁଳାଙ୍ଗେ ପଲ୍ଲେବର୍ତ୍ତୀ ।

.ତାର୍ଫନ୍ଦୁଙ୍ଗ୍ୟ । କୁଣ୍ଡଳ ପରିପରିପେ ॥

မြန်လျှင်ပျက်မြဲ

ପ୍ରତିପଦା ଶ୍ରୀଲଙ୍କା ଯିଜାଧା ମୁଖ୍ୟମୁଖ୍ୟ ପୁନର୍ବିଦ୍ୟା ।  
ମଧ୍ୟମାତ୍ରାମାତ୍ରା କାହାରେ କାହାରେ କାହାରେ କାହାରେ ।  
ଶ୍ରୀଲଙ୍କାରେ କାହାରେ କାହାରେ କାହାରେ କାହାରେ ।  
ମଧ୍ୟମାତ୍ରାମାତ୍ରା କାହାରେ କାହାରେ କାହାରେ କାହାରେ ।

ကိုယ်၊ ကိုယ်ကို အားကို

ଯ୍ରୀଂ କ୍ରୋଦ୍ ହର୍ଦୟୀ ଆମେଗ୍ନିଃ ପ୍ତି ମୁଦ୍ରିଣ୍ଣପର୍ବନ୍ଦ୍ ॥  
 କର୍ମ୍ୟାତ୍ମକର୍ମମୁକ୍ତାପାତ୍ରାଗ୍ନିଃ ଧା କର୍ମ୍ୟହାପ୍ରତିଷ୍ଠତେତୁଷ୍ଵନ୍ଦ୍ ॥  
 ସ୍ଵମୁକ୍ତାପାତ୍ରାଗ୍ନିଃ ଯ୍ରୀଂ ଲ୍ଲାମ୍ବିଃ ଅଗନ୍ନିଃ ମରପ୍ରି ॥  
 ତଥାଃହାନ୍ତିଷ୍ଠାପାତ୍ରାଗ୍ନିଃ ଧା ମୁନ୍ଦ୍ରଦ୍ଵାପ୍ରତିଷ୍ଠତେତୁଷ୍ଵନ୍ଦ୍ ॥  
 ତଥାଃହାଗ୍ନିଃ ଯ୍ରୀଂ ଲ୍ଲାମ୍ବିଃ ଅଗନ୍ନିଃ ମରପ୍ରି ॥  
 କର୍ମ୍ୟଦ୍ଵାକର୍ମ୍ୟତା କ୍ରୋଦ୍ ପାତ୍ରାମୁ ସ୍ଵର୍ଗପୁରୀଃ ମରପ୍ରି ॥

## ဘယ်လို့ အသကိုးရပလဲ

ဘယ်လိုကိုယ်ကို၊ ကိုယ်မြိုခို၊ ဘယ်လိုအားကိုးရသနည်။  
ဘယ်လိုတရား၊ ဘယ်လိုများ၊ အားထားရသနည်။  
ကာယ ဝေဒနာ၊ ဂိုတ် ဓမ္မာ၊ လေးဖြာပွားရသည်။  
လေးဖြာပွားပုံ၊ သီသာရုံ၊ ခြုံ၍သီချင်သည်။  
ရုပ်ဖြစ်တိုင်းသာ၊ စူးစိုက်ကာ၊ သေချာရှုရသည်။

အကျိုးတရား

## ଶିର୍ଗି ହୁଏଇ କୁଣ୍ଡଳ ପାତାରୀ

၁။ ပန္တန်း ပေလံ စိတ္တာ၊ ခုရက္ခာ ဒုန္တဝါရယ်။  
၂။ ကရောတိ ပောင်း၊ ဉာဏ်ရောဂါး တောင်း။

၂။ ဝါရိဇာဝ ထလေ ခိုတ္ထာ့ကတ္ထာ့တာ။  
ပရိဖန္တိပဲ စိတ္ထံ၊ မာရပေါ် ပဟာတဝေ။

၃။ ဥအကဲ ဟို နယ္တိ ၁၄တ္ထာ့ကာ့၊ ဥသူကာရာ နမယ္တိ  
တင်နဲ့။  
ဒါရဲ့ နမယ္တိ တစ္ဆာ့၊ အတ္ထာနဲ့ ဒမယ္တိ ပဏ္တ်တာ။

### ၁။နှင့်တူသည့် စိတ်

ရော် ပျော်ဌား၊ ရောန ၁။၊ ဆယ်ထား ကုန်တွင်  
တင်လေလျှင်။

မတည် မရပ်၊ မနေတတ်၊ ဆတ်ဆတ် တုန်ကာ ခုန်သည့်  
သွေ့။

ကာမဂ္ဂက် ပျော်ပါး၊ စိတ်မိုက်အား၊ တရားလုပ်ခွင့်  
တင်လေလျှင်။

မတည်မရပ်၊ မနေတတ်၊ ဆတ်ဆတ်တုန်ကာ ခုန်မြဲပောင်။  
ကာမဂ္ဂက်ထံ၊ ပြန်ဖို့ရန်၊ ရှန်းကန်တတ်မြဲ အမှုန်ပောင်။  
စောင့်ရှုံးက်ရန်ခက်၊ တားရန်ခက်၊ ထိန်းခက်လျှပ်ပေါ်  
လော်လီချင်။

ယင်းသည့်စိတ်အား၊ လွှတ်၍ထား၊ များပြားခုက္ခ  
မုချပောင်။

### စိတ်ကိုဆုံးမ

ယင်းသွေ့သိမြဲပောင်၊ ပညာရှုံးပောင်၊ စိတ်စဉ်ယဉ်ဖို့ ထိန်းမြဲပောင်။  
ရော်ဌားသစ်ကို၊ လိုသလို၊ ပုံကိုရအောင် ပြုသည့်သွေ့။  
စိတ်ရိုင်းအစဉ်၊ ယဉ်အောင်ပောင်၊ သွေ့သင်ဆုံးမ ရမြဲ  
ပောင်။

ဘာဝနာခွင့်၊ စိတ်ကိုတင်၊ အစဉ်ရှုံးပွား၊ ဆုံးပလျှင်။  
ကိုစလက်းပါ၊ ယဉ်ကျေးရာ၊ မူချ ချမ်းသာရမြဲပောင်။

## သရဏရုံ တရားဓတ်

- ၁။ မွှေ့မြတ်စွာ၊ ပွှင့်ထူန်းလာ၊ ချမ်းသာလှာပေသည်။  
သူတေသာစင်များ၊ မြတ်တန္ထား၊ ဟောကြာချမ်းသာ  
သည်။  
မြတ်သောသံလာ၊ ညီညာတပါ၊ မှန်စွာချမ်းသာသည်။  
ညီညာသူများ၊ အကျင့်ကား၊ မမှားချမ်းသာသည်။
- ၂။ ကိုယ်စိတ်ဆင်းရဲ၊ ဝိုင်းရဲနှင့် ဆင်းရဲခြားတိ၊ ဖျက်  
ဆီးဘီး၊ ခေါ်၏ သရဏ။  
ရုတနာ ၃-ပြာ၊ အားကိုးနာဟု၊ ဆည်းကပ်ပြု၊ ခေါ်  
မူ သရဏရုံ၊  
သရဏရုံ သုံးပါး၊ တည်သူများ၊ ရုပြား ချမ်းသာစုံ။
- ၃။ ဓဆဲမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ်သရဏရုံ၊  
ကြောက်ရသူဖြစ်၊ ရှိခိုးလစ်၊ မဖြစ်သရဏရုံ။  
ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ်သရဏရုံ။  
ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏရုံ။  
သရဏရုံတည်က၊ ပယ်လေးဝ၊ လားရဲ မရှိကုန်။
- ၄။ ရတနာဂုဏ်ရည်၊ မသိပြု၊ ညွစ်သည် သရဏရုံ။  
ရတနာဂုဏ်ရည်၊ သိမှားပြု၊ ညွစ်သည် သရဏရုံ။  
ရတနာသုံးလှုံး၊ ယုံများပြု၊ ညွစ်သည် သရဏရုံ။  
ရတနာသုံးထွေ၊ မရိုးသာ၊ ညွစ်လေ သရဏရုံ။
- ၅။ အယူတပါး၊ ကိုးကွုံပြား၊ ပျက်ပြား သရဏရုံ။  
သေဆုံးလေပြား၊ ထို့သူအား၊ ပျက်ပြား သရဏရုံ။

## အလိုတဆုတ် တရားဓတ်

အဝိဇ္ဇာ ဦးခေါင်း

ဦးခေါင်းရှိလျှင်၊ လူတိုတွင်၊ သက်ရှုံးဝန်နိုင်သည်။  
ဦးခေါင်းပြတ်လျှင်၊ လူတိုတွင်၊ သက်ရှုံး မရပြီ။  
ဦးခေါင်းအဝိဇ္ဇာ၊ ရှိတုံးခါး၊ သံသရရှုံးလေသည်။

ဦးခေါင်း အပိဋ္ဌာ၊ ပြတ်သောခါ၊ သံသရာ ရပ်ဇလသည်။  
သွွှုံး သတိ၊ သမာဓိနှင့်၊ ဝိရိ ဆန္ဒ၊ ထောက်ပံ့ကြမှု၊  
ဟရဟတ္ထပိဋ္ဌာ၊ အပိဋ္ဌာ၊ မြှုပ်ပါ ဖြတ်လေသည်။

### ပိဋ္ဌာဓိရု

ဦးခေါင်းဆိုဘာ၊ အပိဋ္ဌာ၊ ပိဋ္ဌာ ခေါင်းဖြတ်သူ။  
သံသရာခေါင်းကို၊ သင်ဖြတ်လို့၊ ပိဋ္ဌာဓိရေအာင်၊ ကြီးစား  
လေ။  
ရုပ်နှုပ်ပြုအိုး၊ လုံတွင်ထား၊ တနားဖို့ချင် တင်ထိုးလေး၊  
ထို့သုပိရုံ၊ လေသတိ၊ တောက်သည့်မီးထဲ၊ ဥာဏ်မှတ်လေး၊  
ဥာက်မီးတောက်လား၊ ထို့သူမှုံး၊ ပိဋ္ဌာဓိရုဟု၊ မှတ်ပါလေး။

ဥာက်မီးလောင်ရာ၊ အပိဋ္ဌာ၊ သံသရာခေါင်း၊ ပြတ်ပြီစလာ။  
ဥာက်မီးလောင်ငြား၊ ရုပ်ပြုအိုး၊ သေသွားလေသောခါ။  
ဥာက်မီးလောင်ငြားနှုပ်ပြုအိုး၊ သေသွားလေသောခါ။  
ပိဋ္ဌာဓိရုပြတ်၊ နိမ္မာန်ဓာတ်၊ ဓိုက်လတ် လွန်ချမ်းသား။

### အပိဋ္ဌာ၏ ဓက်ချက်

မူောင်ကြီး အပိဋ္ဌာ၊ ပိတ်ပုံးကာ၍၊ သူငါစသား၊ သတ္တာ  
များတို့၊ ငါးပါးအာရုံး၊ ကာမဂ္ဂက်တွင်၊ ပြုမှုပြင်ဘဲ၊ ခင်ပင်  
စွဲလမ်း၊ အာယာမေးလျက်၊ ရလမ်းကိုပြု၊ မောက်မှုနှင့်၊  
ကောင်းမှတထွေ၊ ကံနှစ်စထွေကြောင့်၊ ထော်ထွေလာတို့၊ ရပြန်  
တည်သော်၊ အို့သိနာသော၊ ဆင်ရဲ့တွေနှင့်၊ စိတ်စေဆင်းရဲ့၊  
ကိုယ်ဆင်းရဲဟု၊ ဆင်ရဲပြင်းပြု၊ ခံစားရသည်၊ ပောဟဖုံးမှု  
ဆက်ပေတည်း။  
နှုပြောတတ်သော်၊ မေ့တတ်သော်၊ မဝပ်ထင်တော့ပြီ။  
တက္ကာတုယ်ပြီးခာတိစသား၊ ခုက္ခများ၊ ကြီးမားဘေးရန်မည်။

### သတိတပံ့ ဥာက်ဖြေကတုတ်

ကိုဝလရေလျဉ်း၊ စီးလာလျဉ်း၊ သင့်တွင်ဘာနှင့် တားမည်  
နည်း။

ကိုလေရေလျှော့၊ စီးလာလျှင်၊ အစဉ်သတိ တားပါမည်။  
မျက်စော၊ နှူးနာ၊ လျှာကိုယ်ပန်၊ ဝခြာက်ခွာရှုံး ဖောက်  
ကျေလာတဲ့၊ ဝခြာက်အာရုံကို၊ အကုန်ရှုလျှင်၊ ငရေအလျှော့  
မဝင်လာဘဲ တံ့ပါသည်။

ကိုလေရေလျှော့၊ စီးလာလျှင်၊ သင့်တွင်ဘာနှင့် ပို့  
မည်နည်း။

ကိုလေဝရလျှော့၊ စီးလာလျှင်၊ အစဉ်ညောက်နှင့် ပို့  
ပါမည်။

မဂ်ဗျာက် လေးထွေး၊ တာ ခိုင်ပေမူ၊ ကိုလေ ရေလျှော့၊  
စီးမဝင်၊ အစဉ်ပို့တ်ဓတ္တုသည်။

### ဆင်ရဲဘယ်မှာ ချုပ်အာည်း

သတိနှင့် ညောက်၊ ရုပ်နှင့် နာမ်၊ ဘယ်ဌာန် ဘယ်ရပ်၊  
ချုပ်သနည်း။

ကမ္မဝိညာက်၊ ချုပ်ချုပ်သည် ဌာန်၊ ရုပ်နာမ်လုံးဝ၊ ချုပ်  
လေသည်။

### သေကွဲနှင့် အသေကွဲ အကျင့်

သေကွဲ အသေကွဲ၊ ကျင့်ဓမ္မ၊ ဟောပြီ စေရွင်သည်။  
ကာာမဂ္ဂက် ငါးရပ်၊ စွဲမတပ်ဘဲ၊ ဆယ်ရပ် ခုစွဲရုံး၊ ကင်း  
စင်ဘိုး၊ မှုတ်သီ သေကွဲ အကျင့်တည်း။

လုံခွဲစွဲမှာ၊ အနိစွဲနှင့်၊ ဒုက္ခ အန္တာ၊ သီမက္ခာဘဲ။  
လေးပြီး သတိ၊ အစဉ်ရှိုး၊ မှုတ်သီ အသေကွဲ အကျင့်  
တည်း။

မဟာသတိပဋိသုတေ

ဝန်ခံချက် ပိန့်ခိုးတော်

သတိပဋိသု ဓမ္မစက်ကို ဝန်ခံချက်နှင့် တိမြတ်စွာ။  
ဟောမိန္ဒုပုံမှာ...ထိတရားကို ဖြစ်ပွားစေတဲ့ ရှင်လူမှာ။  
အလွန်ကြာလျှင် (၃)နှစ်နဲ့ ရဟန်ဘစ် ဖြစ်နိုင်ပါ။  
စွဲမှုကျော်တော် နာဂါမ်လောက်တော့ ဆိုက်ရောက်  
မယ်တဲ့ ကေန်ပါ။

မြန်သူဆိုရင် (၃)ရက်နဲ့ ထိဖိုလ်မဂ်ကို ရနိုင်ပါ။  
ရရရင့်ခိုင်မှာ ဝန်ခံချက်နဲ့ ဓမ္မစက်ကို ဟောခဲ့ပါ။  
နိမ္မာန်လိုဘူး မယုံမှားနဲ့ မြတ်ဘုရားကို ယုံကြည်ကာ။  
သတိပဋိသု ကိုယ်ယန်ဘုံး အမြန်ပွားစေရာ။  
သို့ပြားစေမှာ နိမ္မာန်ရ၊ မုချ ပြိုမ်းအေးမှာ။

### သံယူတ္ထနိကာယ်

မာလုကျပုတ္ထသုတေသရားတော်

မေးခွန်းတော်။ ။ဒါကို သင်ဘယ်လို ထင်သလဲ၊ မာလုကျပုတ္ထ  
ဝဉ်းစားကြည့်စမ်း၊ မျက်စိဖြင့် မြင်နိုင်တဲ့အကြောင်းဆောင်းတွေကို၊  
သင်ဟာ ဧရားကလဲ မမြင်ရသေးဘူး၊ ယခုလဲ မြင်နေတာ  
မဟုတ်ဘူး၊ နောင်လဲ ဒါမျိုးကို မြင်ရလိမ့်မည့်လိုက်တော်  
မစဉ်းစားမိသေးဘူး၊ ဆိုပါတော့။ အဲဒီလို အဆင်းတွေကို၊  
တပ်မက်-ချစ်ခင်-လိုချင်မှုများ၊ သင့်မှာ ဖြစ်နိုင်ပါမည်လား။

ဖြေား။ ။မဖြစ်နိုင်ပါ အရှင်ဘုရား။

(အသံ အနဲ့ အရသာ အတွေ့ သဘော အာရုံတို့၏လဲ  
ပေးပံ့-ဖြေားပုံမှာ နည်းတူပင်)။

- ၁။ မမြင်ရရာ၊ ကိုလေသာ၊ သူ့ဟာသူ့ဖြိမ်းသည်။  
 ၂။ မြင်ရရာမှာ၊ ကိုလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်။  
 ၃။ မြင်တိုင်းမှုတွေ၊ ကိုလေစာ၊ ကိန်းမှု ပယ်ဆင့်သည်။  
 ၄။ မေးခွန်းဖြင့်ပင်၊ လုန်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။

(သုတေသန၏ဘာသာပြန်)

(က) အို-မာလုကျေပြတ္တ (လုံးဝ မသိရတဲ့ အာရုံမှာ ကိုလေသာ မဖြစ်နိုင်တာလိုပင်၊ ထင်ရှား သိရတဲ့ အာရုံတွေမှာလဲ ကိုလေသာမဖြစ်အောင် အားထုတ်ဖို့ လိုသည်။) ဒါကြောင်သင့်မှာ-မြင်ရ၊ ကြားရ၊ ရောက်ရ၊ သိရတဲ့ ဒီအာရုံတွေထဲကလဲ၊ မြင်စာမှာ မြင်ရရှုမျှသာ ဖြစ်ရမည်၊ ကြားရမှာ ကြားရရှုမျှသာ ဖြစ်ရမည်၊ နှု-စား-ထိ-လျက် ရောက်စာမှာ ရောက်ရရှုမျှသာ ဖြစ်ရမည်၊ သိရှုမှာ သိရရှုမျှသာ ဖြစ်ရမည်။

(ခ) ဒီအတိုင်းပြစ်လျှင်၊ သင်ဟာ-ထင်ရှား သိရတဲ့ အဲဒီအာရုံတွေနှင့် (သသယာ မှန်းထား သိမှားတဲ့ အလိုအားပြင်) မစပ်မဆိုင်တော့ပြီ။

(ဂ) မစပ်ဆိုင်လျှင်၊ သင်ဟာ-ဖဲ့ဖီ အာရုံတွေထဲမှာ စွဲ၍ မတည်တော့ပြီ။

(ဃ) စွဲ၍ မတည်လျှင်၊ ဒီလောကထဲမှာလဲ သင်မရှိတော့ပြီ။ ဟိုသလာကထဲမှာလဲ သင်မရှိတော့ပြီ။ တခြားမှာလဲ သင်မရှိတော့ပြီ။ ဒီလို စွဲလမ်းတဲ့ သင်မရှိတာသည်ပင်လျှင် ဆင်းရဲဆုံးရာ နိုဗ္ဗာန်ပေတည်း။

အညောက်အလို....(ဃ)စွဲ၍ မတည်လျှင်ခွဲ့ရှိ ပြပါးဆိုတဲ့ ဒီအတွင်းဘက်မှာလဲ သင်မရှိတော့ပြီ။ အာရုံ ပြပါးဆိုတဲ့ ဟိုအပြင်ဘက်မှာလဲ သင်မရှိတော့ပြီ။ စိတ်စေတသိတ်ဆိုတဲ့ သိမှာလဲ သင်မရှိတော့ပြီ။ ဒီလို သင်မရှိတာသင်ချုပ်ပောက်သွားတာသည်ပင်လျှင်၊ ဆင်းရဲဆုံးရာ နိုဗ္ဗာန်ပေတည်း။

### နိမ္မာန်နှင့်ဝေးပုံ

အဆင်းမြင်လျှင်၊ ချစ်ဖွှုယ်ထင်၊ ထိုတွင် မေ့လေသည်။  
 သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်တည်။  
 အဆင်းဆိုင်ရာ၊ ဝေးနှာ၊ မျှားစွာပွားတော့သည်။  
 လောဘစည်ကား၊ ဒေါသပွား၊ များများစိတ်ပန်းသည်။  
 ဤနည်းဖြင့်သဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။  
 ဆင်းရဲကိုသာ၊ ရွှာသူမှာ၊ ဝေးစွာ နိမ္မာန်ပြည်။

### နိမ္မာန်နှင့်နီးပုံ

အဆင်းမြင်က၊ အမှတ်ရာ၊ ရှာဂ ကင်းတော့သည်။  
 မတပ်မက်သဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။  
 မှတ်သိလျက်ပင်၊ ပြင်လဲပြင်၊ ထိုပြင်ခံစားသည်။  
 ရှုံးပါသော်လဲ၊ ဝင့်ဆင်းရဲ၊ ကုန်မြဲကုန်ခန်းသည်။  
 ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ခါကျင့်ရသည်။  
 ပြင်တိုင်းရှုံးမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိမ္မာန်ပြည်။

ဒီယန်ကာယ် သ က္ကပ္ပါသုတ  
သိကြားအမေး ချမ်းသာဝရး တရားတော်ကြီး

ကာမဘုံသား၊ လူနတ်များတို့၊ ကောင်းစားပြည့်ဝ၊ တေးရန်ပလျက်၊ အေးပြုချမ်းသာ၊ နေလိပ်ပါလည်း၊ လူသာမင္္တဲ့၊ သူရှုတ်ပွဲရှုံး၊ ထင်ခြေပကျ၊ ဆင်းရဲရတည်း.... မူလဇာစ်မြစ်၊ သူ့ကြောင်းစစ်သော်၊ မှန်းချုစ်သပ်သား၊ အားရုံများနှင့်လိုလား တစ်လီးကြံ့စည်တစ်တန်ခဲ့ရန်မှတ်စွဲ၊ ခြေတည်လွှဲရှုံး၊ ဆင့်ကဲဆင့်ကာ၊ ဖြစ်ရိုးပါတည်း၊ (၆) ပြောခွဲရုံး၊ ထင်သမျှကို၊ မှတ်ကြသဖြင့်၊ မဖို့သင့်ရွှေ့သောင်၊ မို့သင့်ဆောင်ရွှုံး၊ မှန်အောင်ပြင်က၊ လမ်းမှန်ရသည်၊ မှုချချမ်းသာရေးပေတည်း။

ဓက်ဆင်မှတ်ဖွှုယ်များ

လူသာခေါ်ဆို၊ မန်းလို့၊ ဝန်တို့ မထွေရ။  
ရွှာ၊ ရှု၊ သုံးစဉ်း၊ သိမ်း၊ ပေးချင်း၊ ငါးအင် လိုဆန္ဒ်။  
ခိုင်း တရား၊ မာန်ပါ့၊ ၃-ပြော ပုပ္ပါ။

ခဲ့ခိုင်အောင် မှတ်စွဲထားမိရှုံး ကြံ့စည်နိုင်သည်။ ကြံ့စည်မို့  
လိုလားနှစ်သက်သည်။ လိုလားနှစ်သက်ရှုံး ချစ်စရာ မှန်း  
စရာရှိရသည်။ ချစ်စရာ မှန်းစရာတွေ ရှုံးနေရှုံး မနာလို့မှု  
ဝန်တို့များ ဖြစ်ပေါ်လာသည်။ မနာလို့မှု ဝန်တို့များ  
ရှိနေရှုံး ဘေးရှုံး မကင်းဘဲ ဆင်းရဲခုက္ခ ရောက်နေကြရ  
သည်။ သို့ဖြစ်ရှုံး ဆင်းရဲခုက္ခ မှုချု ကင်းလိုလျှင်ခဲ့ခိုင်အောင်  
မှတ်စွဲထားမှု (ပပ္ပါသညာ) ချုပ်ဖြင့်သွားအောင် ကျင့်ရ<sup>မည်။</sup>

ဘယ်သိကျင့်က၊ ပဟနာ၊ လုံးဝ ချုပ်သနည်း။  
 မြိုင်သင့်တာ၊ မသင့်တာ၊ ဝမ်းသာ နှစ်မျိုးတည်း။  
 နှုတ်းမသာ၊ ဥပေါ်း၊ ခွဲပါနည်းတူဘည်း။  
 အကုသိုလ်ပွား၊ ပယ်ရွှေ့သံရွား၊ ကုပွားမြိုင့်တည်း။  
 ဤသိုကျင့်က၊ ပပါဉာဏ်၊ လုံးဝချုပ်သတည်း။  
 ပတိမောက္ခ၊ သံဝရ၊ ကျင့်ရ ဘယ်သိနည်း။  
 မြိုင်သင့်ခု၊ မသင့်ဟု၊ ကိုယ်မူးမျိုးတည်း။  
 နှုတ်မူထိုးတူ၊ သက်မွေးမြှုံး၊ နည်းတူ၊ မျိုးတည်း။  
 မမြိုင်ပယ်၊ သီလနယ်၊ စင်ကြယ် ပါသတည်း။  
 ရှုနှိုးယ၊ သံဝရ၊ သူက ဘယ်သိနည်း။  
 အာရုံ ၆-ရပ်၊ မြိုင်အာရုံ၊ ပယ်အပ်ကွဲသတည်း။  
 သင့်ရှုမြိုင့်ကယ်၊ မသင့်ပယ်၊ စောင့်ပွှယ် ကိစ္စပြီး။

69

ଶୁଣିଃ ମ୍ରେଷଣାତେନ୍

ଦୟାକ୍ରମାଃ ଯୋଗ

ତରାଃ ଶୋଣିପୁଣିମୁକାଃ

ဆင်ရဲဌိပ်အေးချုပ်သာမရေးတရားတော်

ဘာကြောင့် ဘာသာတရားတွေပေါ်လာသလဲ

ကိုယ်စိတ်ဆင်ရဲ့ကြောက်လိုပါသူလဲ အားကိုးရှာလေသည်။  
 ကိုယ်စိတ်ဆင်ရဲ့ကြောက်လိုပါငါးလဲ အားကိုးရှာပေသည်။  
 ဘာသာဝါစာမှန်သမျှ၊ ကြောက်ကြလိုပါဖြစ်ပေါ်သည်။  
 ဆင်ရဲအဖြာဖြာ၊ ပြီမြို့နာ၊ ဘာသာကိုးကွဲယ်သည်။  
 ရည်ရွယ်ချက်က၊ ထို ဒုက္ခာပြီမြို့ကြဖိုပါဖြစ်ပေသည်။  
 ဆင်ရဲဌိပ်ရန်၊ အလုပ်မှန်၊ ကေန်လုပ်ရမည်။  
 ဒုက္ခာပြီမြို့ရန်၊ တရားမှန်၊ ကေန်ကျင့်ရမည်။  
 ကျင့်စဉ်မှန်မှ၊ ထိုဒုက္ခာမှချုပ်ရဲဌိပ်အေးသည်။

အောင်မြင်ကြောင်းတရား

မကောင်းမှုရွှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်  
 စိတ်ကိုထား။  
 ပြာပြုတေးလျင်၊ သတိယျော်ဆင်ခြင်ာက်ရွှေ၊ သွား။  
 စိတ်ထားပြောင့်မှန်၊ ခွင့်လွှာတ်ရန်၊ သည်းခံမတ္တာထား။  
 လျှောက်လွှဲမလျော့ဘဲ၊ အမြဲတင်းတင်းထား။  
 အရာရာတွင်၊ အသုံးဝင်၊ အောင်မြင်ကြောင်းတရား။

ကိုလေသာ

မိမိကိန်းနှာသတ္တဝါကို့ဗျာပါလိုက်ဆူ၊ ပူလောင်စေတတ်၊  
 နှိုင်စက်တတ်၍၊ ထပ်ထပ်ညှစ်ပေ၊ ပြုတတ်လေ၊ ဆယ်ထွေ  
 ကိုလေသူ။

အမှန်သိမှ ဆင်းရဲ့ပြိုး။

သဘာဝကို သဘာဝမျှသာဟု မသိမြင်လျှင် ပုဂ္ဂိုလ်သတ္တဝါ။  
၁၅ ဟု ထင်သည်။  
ပုဂ္ဂိုလ်သတ္တဝါ ၁၅ ဟုထင်လျှင် လိချင် တပ်မက် စိတ်  
ပျက်စိတ်ဆီး ကိုလေသာ တရားဆီးတို့ ဖြစ်ပွားသည်။  
ကိုလေသာ တရားဆီးတို့ ဖြစ်ပွားလျှင် ဆင်းရဲ့များသည်။

သဘာဝကို သဘာဝမျှသာဟု အမှန်အတိုင်း သိမြင်လျှင်  
ပုဂ္ဂိုလ်သတ္တဝါ ၁၅ ဟု မထင်ပြီ။  
ပုဂ္ဂိုလ်သတ္တဝါ ၁၅ဟုမထင်လျှင် လိချင်တပ်မက်စိတ်ပျက်  
စိတ်ဆီး ကိုလေသာ တရားဆီးတို့ ပဖြစ်ပေါ်ဘဲပြိုးသည်။  
ကိုလေသာ တရားဆီးတို့ ပြိုးလျှင် ဆင်းရဲ့ပြိုးသည်။

### အပြို့

မိမိကိုပြစ်စေ သူတစ်ပါးကိုဖြစ်စေ ထိခိုက်ရင် အပြို့။  
ဘယ်သူ့ကိုမှ မထိခိုက်ရင် အပြို့မဟုတ်။

### ကောင်းမှုနှင့် ပမောင်းမှု

ဘယ်သူ့ကိုမှ မထိခိုက်သော အလုပ်သည် အပြို့ မရှိသော  
ကြောင် ကောင်းမှုကုသိုလ်။  
တစ်ဦးဦးကို ထိခိုက်သော အလုပ်သည် အပြို့ ရှိသော  
ကြောင့် မကောင်းမှု အကုသိုလ်။

ကံ

ကံ ဆုတာအလုပ်။  
အလုပ်ကောင်းမှု ကံကောင်းသည်။ ကံကောင်းမှု ကောင်း  
ကျိုး ရသည်။

ာလုပ်ဆိုးလျှင် ကံ ဆိုးသည်။ ကံ ဆိုးတော့ ဆိုးကျိုးရသည်။

ကိုယ် နှစ် စိတ် တို့ဖြင့် ပြုလုပ်သော်လည်း ပြု လုပ် တိုင်း ကံ မဖြစ်ပေါ် ကံ ာဏ်မာမြောက်ပေါ်။

အကောင်းအဆိုး ရည်ရွယ်ချက် တစ်ခုခုဖြင့် တက်ကြွထက် သန်သောစိတ် ဦးဆောင်လျှက် ပြုလုပ်မှုသာ ကံာဏ်မြောက်၍ ကံ ဟုခေါ်သည်။

### ဆင်းရဲဖြင့်ဗုံးကြောင်းကျိုးဆက်

ဆင်းရဲသဘာဝကို ဆင်းရဲဟု သဘာဝအတိုင်း ပိုင်းပိုင်း ခြားခြား သိရမည်။ သို့အောင် ရှုရမည်။ ရှုမှ တည်ဖြင့်သည်။

တည်ဖြင့်မှ သိသည်။ သိမှ မဖြိုတ္ထယ်သည်။ မဖြိုတ္ထယ်မှ ဆင်းရဲ ပိုင့်ဗြိုင်းသည်။ ဆင်းရဲဖြင့်ဗုံးမှ ချုပ်းသာရသည်။

ရှု တည် သိ မဖြို့ဆင်းရဲဖြင့်ဗုံး။

### ပရိုင်ရှုစ်ဘန် အကျင့်မှုန်

ခန္ဓာကိုယ်နှင့် စိတ်ချို့ ဖြစ်နေ ရှိနေတဲ့ သဘောဓတ္ထကို ပြစ် ငော်ရှုနေတဲ့အတိုင်း သတိနဲ့ စောင့်ရှု။ အဲဒါ သတိပြုသာန် ပိုပသာသူပဲ။ အဲဒါ၊ မရှုင်ရှုစ်ဘန် အကျင့်မှုန်ပဲ။ အဲဒါ မလျှော့မပို့ပဒါ အလယ်လမ်းအကျင့်ပဲ။

တက္ကာသိုလ်ဝမ္မသာ၏  
မွှေမြတ်စွာ၏ ချုပ်းသာရေးတရားတော်ပျေား  
သစွာလေးပါး

မပြတ်ဖြစ်ပျက်ဝန်တဲ့ ရပ်နာမ်သခဲ့ရတွေက

ခုကွဲသစွာ = ဆင်းရဲအမှန်တရား။

လိုချုင်တပ်မက် နှစ်သက်တဲ့ယ်တာတဲ့ တက္ကာလောဘက

သမုဒယသစွာ=ဆင်းရဲဖြစ်ကြောင်းအမှန်တရား။

အကြောင်းတက္ကာ ချပ်ခြင်းကြောင့် အကျိုးဆင်းရဲ့ မဖြစ်  
ပေါ်ဘဲ ချပ်ဖြမ်းတာက နှိပ်ရောစသစွာ = ဆင်းရဲ့ဖြမ်းခြင်း  
အပုံးတရား။

မဂ္ဂင်ရှုစ်ပါးက မဂ္ဂသစွာ=ဆင်းရဲချေပြင်းရသို့ ရောက်  
ကြောင်း အကျင့်လမ်း အမှန်တရား။

## ပဲ့ပဲ့ပဲ့ပဲ့ပဲ့ပဲ့

- ၁။ သမ္မာဒို့=မှန်စွာသီပြင်မှု ) ပညာမဂ္ဂင်နှစ်ပါး

၂။ သမ္မာသက်ပွဲ=မှန်စွာကြံဝည်မှု )

၃။ သမ္မာဝါစာ=မှန်စွာဝါပြောဆိုမှု )

၄။ သမ္မာကမ္မာနှုန်း=မှန်စွာပြုလုပ်မှု ) သီလမဂ္ဂင်သုံးပါး

၅။ သမ္မာအာဇာပေါင်=မှန်စွာအာသက်မွေးမှု)

၆။ သမ္မာဝါယမ=မှန်စွာအားထုတ်မှု )

၇။ သမ္မာသတိ=မှန်စွာသတိကပ်ရှုမှုတွေမှု ) သမာဓိမဂ္ဂင်

၈။ သမ္မာသမာဓိ=မှန်စွာစုစိက်တည်ပြုမှု ) သုံးပါး

## ၁၆၀၈ ရွှေဟူလာကိုပေးတဲ့ အဲဒါအ

ଶ୍ରୀ(କାଯତ୍)

## အပြော (၁၀၆ကं)

ပြောမည်ကြံးလ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။  
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့ များထိမည်လဲ။  
 ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရွှောင်ကြော်ပါ။  
 ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။  
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့ များထိသလဲ။  
 ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှား ရွှောင်ကြော်ပါ။  
 ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။  
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့ များ ထိပြီလဲ။  
 ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရွှောင်ကြော်ပါ။

## အတွေး(ပစ္စာတံ့)

တွေးမည်ကြံးလ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။  
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့ များ ထိမည်လဲ။  
 ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရွှောင်ကြော်ပါ။  
 တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲရွှောင်ကြော်ပါ။  
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့ များထိသလဲ။  
 ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှား ရွှောင်ကြော်ပါ။  
 တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။  
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့ များ ထိပြီလဲ။  
 ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရွှောင်ကြော်ပါ။

စီးပွားပျက်ကြောင်း တရား ၆ ပါး

၁။ သေရည်သောက်စား၊ ပြုသူများ၊ စီးပွားပျက်မည်မှတ်။  
 ၂။ ညွှန်ခါပျော်ပါး၊ လျဉ်လည်သွား၊ စီးပွားပျက်မည်မှတ်။  
 ၃။ ပွဲလမ်းကြိုက်ငြား၊ အသွားများ၊ စီးပွားပျက်မည်မှတ်။  
 ၄။ ကစားလောင်စား၊ ပြုသူများ၊ စီးပွားပျက်မည်မှတ်။

ျှ။ လူမိုက်နှင့်ကား၊ ပေါင်းသင်းခြား၊ စီးပွားရုက်မည်မှတ်။  
ဒီ။ ပျင်းရိုလျှေား၊ ထိုသူအား၊ စီးပွားရုက်မည်မှတ်။

### သီလ၏လောကီကျိုးများ

သီလခေါ်ဆုံး၊ ကိုယ်ကျင့်တရား၊ စင်ကြော်ခြားမူ၊ စီးပွား  
တိုးလျက်၊ နှာမည်တက်၍၊ ခြုံရှုက်ခြောက်ကင်း၊ ပုံသဏ္ဌာန်  
ချုပ်း၏။ သေခြင်း ဆိုက်လတ်၊ သတိ ကပ်လျက်၊  
နေက်လတ် နတ်ဝယ်၊ ဤပါးသွယ်၊ ရဖွယ် ကောင်း  
ကျိုးတည်း။

### သဘာဝလက္ခဏာ နှင့် သာမည် လက္ခဏာ

ရှုပ်နာမ်တရား၊ အစားစား၏၊ များနှင့် မဆိုင်၊  
ကိုယ်သာဆိုင်၍၊ ကိုယ်ပိုင်ဖြစ်သော၊ ထိုသဘော မှတ်  
လော သဘာဝလက္ခဏာတည်း။

ရှုပ်တိုင်းနှင့် ဆိုင်၊ နာမ်တိုင်းနှင့် ဆိုင်၍၊ ဘုံဆိုင်  
ဖြစ်သော၊ ထိုသဘော၊ မှတ်လော သာမည်လက္ခဏာ  
တည်း။

### ဘုရားရှင်ဟောတော်မူးသော ဥက္ကစိုင်

ခန္ဓားပါး၊ ရှုပွားလေလျှင်။  
မမြောင်းရဲ့ ငါစွဲ ကင်းစင်း။  
လက္ခဏာသုံးပါး၊ ထင်ရှားသီမြောင်း  
ဝန္တဗျာ၊ မူချို့မြောင်းခြောင်းပင်။

ယင်းသိမြင်ရှု၊ ဖြီးငွေ့လေလျှင်။  
တပ်စွဲပြယ်ဖျောက်၊ လွှတ်မြောက်သည်ပင်။  
လွှတ်လျှင်လွှတ်ကြောင်း၊ ပြန်ခြုံပြောင်းဆင်ခြင်း။  
ဝင့်ဒုက္ခ၊ မူချို့ပြိုးသည်ပင်။

ဘာသာရေးစံ၊ သာသနာရေး မှတ်စကျာက်  
တရားစတ်

### ရွှေးချယ်ကြံ

ဘာသာဝါဒ၊ ရွှေးချယ်ကြံ၊ မှန်မှ ကျိုးဖျေားသည်။  
အယွေးဝါဒ၊ မှားယွင်းက၊ မူချိုကျိုးနည်းမည်။  
အမှားအမှန်၊ ရွှေးချယ်ရှုန်း၊ စံမှန်ရှိရမည်။  
မှတ်ကျောက်မှာတင်၊ စံမှာယွင်း၊ ရွှေးလျှင် မမှားပြီ၊  
မှတ်စကျာက်နှင့် စံ

မဂ္ဂိုလ်ရှုစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပါသည်။  
ရွှေးချယ်မဂ္ဂိုလ်၊ ဘောင်မဝင်၊ ကျင့်စွဲရှု မှားလှုသည်။  
ရွှေးချယ်မဂ္ဂိုလ်၊ ဘောင်၌ဝင်၊ ကျင့်စွဲရှု မှန်လှုသည်။  
ကျင့်စွဲမှန်မှာ၊ ယွေးဝါဒ၊ ဒုက္ခ ပြို့ပြုးစေသည်။  
ဒုက္ခပြို့မှာ၊ ထိုဝါဒ မူချို စစ်မှန်သည်။  
ဆင်ရှုပြို့သွားနှင့် ပြို့သူ

မဂ္ဂိုလ်ရှုစ်တွေ၊ ကျင့်သွေတွေ၊ ကိုလေပြို့ကြသည်။  
ကိုလေပြို့မှာ ဝင့်ဒုက္ခ၊ မူချို ပြို့ပေသည်။  
မဂ္ဂိုလ်ရှုစ်တွေ၊ မကျင့်ပေ၊ ကိုလေမပြို့ပြီ။  
ကိုလေမပြို့သူမင်း၊ စအေးပြို့ချမှုသာ မရှိပြီ။  
ချမှုသာမဝဆောင်၊ တရားယောင်၊ ဝေးအောင်ရွှောင်ရှုမည်။  
စစ်မှန်သော ဘာသာဝါဒ

မျှချသာသနာ၊ မဂ္ဂိုလ်ပြား၊ သေချာရှိပေသည်။  
ရှုစ်မဂ္ဂိုလ်ပွား၊ ကိုလေများ၊ ပြို့သွားချမှုသာသည်။

ကို နြောင် ဗုဒ္ဓ၊ ယူဝါဒ၊ မှချစစ်ပုန်သည်။  
 ကြံ့ကြံ့ခဲ့စွာ၊ သာသန၊ ကြံ့လာရပေသည်။  
 ကြံ့လာသော်လဲ၊ သင်ယူလွှဲ၊ သင်ပဲ ဆင်းရဲမည်။  
 မလွှဲစေချင်၊ ရွှေစ်မဂ္ဂ်၊ တွင်တွင်ပွားရပ်ည်။  
 ပဂ္ဂိုင်ပွားလျှင်၊ ကိုဝလစင်၊ ပြီးဝင် နီ္မာနပြည်။

### ပဂ္ဂိုင်ပါး

သိမ္မာနကြံ့ပုန်၊ ပြောပြုပုန်နင်း၊ ကောင်းမှန်သိက်မွေး၊  
 ပြုစင်ဖွေးရှုံး၊ မှန်ရေးကြီးစား၊ မှန်ပြားသတိ၊ သမာဓိဟု  
 ဤသည့်ရှစ်ပြား၊ ကျင့်စဉ်ပါမှုဘာသာဝါအဝိုင်္ခက္ခ၊ မှာ  
 ပြိုမ်းဝစ်သည်။

စိတ်ထားပြုဖွေး ချုပ်သာရေး တရား၊ တတ်  
 ပင်ပစာောင်ပုပ်များ

### ချုပ်သာနှင့်ဆင်းရဲ

မြင်နိုင်ခဲ့စွဲ၊ သိမ်မွေးလျှော့၊ သူကျလိုနာ၊ ကျတတ်ပါသည်။  
 ပဟာမျာာက်နှံး၊ စိတ်ဆင်ရှိုင်းကို၊ ချုပ်နိုင်းဟြ၍ ယူလျှော့  
 နှင့်၊ အစဉ်ခွန်းအုပ်၊ သတိချုပ်ရှုံးမလုံးပဲယိုင်း၊ ကောင်းစွာနှင့်  
 သော်ဖြော်ခြုံးဖြီး၊ ချုပ်သာတိုးသည်။ ကောင်းကျိုးကြုံလိမ့်  
 ပည်သာကို။

(မမ္မပစာဂါထာ ၃၆ ကိုမှုံးသည်)

မြင်နိုင်ခဲ့စွဲ၊ သိမ်မွေးလျှော့၊ သူကျလိုနာ၊ ကျတတ်ပါသည်။  
 ပဟာမျာာက်နှံး၊ စိတ်ဆင်ရှိုင်းကို၊ ထူးသိုင်းဖြေချုတ်၊ ထင်တိုင်း  
 လွှဲတ်ရှုံး၊ မကွပ်ပယိုး၊ ညွှတ်တိုင်းယိုးက၊ အေးပြိုးချုပ်သာ၊  
 မရပါဘဲ၊ ပူးမျှောဆင့်က၊ လွှဲနှုန်းရဲသည်။ မိုက်မဲသူတို့ လပ်းစဉ်  
 တည်း။

စိတ်မဲနှင့်စိတ်ဖြူ။

ကိုလေည့်မဲ့၊ စိတ်ဦးစွဲ၊ ရှုပ်လဲမကြည်လင်း။  
 ကိုလေည့်မဲ့၊ စိတ်မဲ့၊ ရှုပ်လဲအေးကြည်ရှင်း။  
 စိတ်ည့်မဲလျှင်၊ ဆင်းရဲပင်၊ ပြုဗျာင်ချမ်းသာသည်။

ချမ်းသာရလို့ | များလူဗိုလ်ကိုယ်သီရမည်။  
 ကိုယ့်ကိုယ်သီချင် | များလူရှင် | ငန္တစဉ်စစ်ရမည်။  
 ငန္တစဉ်စစ်ဆေး | စိတ်ညစ်ကြေး | လျော်ဆေးပစ်ရမည်။

(သံ ၂၁၂၂၃၊ ဒုတိယဂ္ဂုဏ်လုပွဲသုတေသန)

စိတ်ပဲပျားကို ဖြူ။ ၁၀၈၀၈၁၉၈၂ နည်း ၆ မျိုး

မယည့်စိတ်ကို ဖြူ။ စေလိုသေ၏ ထိုထိအာရုံး၊ ညွစ်မျိုးစုနှင့်၊  
 မကြုံတွေ့စေမမွှေ့ ဖော့၊ ပြောင်းလေပုံပုံ၊ ကောင်းအာရုံတည်၊  
 နလုပုံးညွှန်ချိန်ညီးလေ့၊ ပို့ဘို့မတွေ့၊ သမထာနနှင့်၊ ပွားစု  
 ဝိပဿာ၊ နည်းခြောက်ရပ်တွင်၊ သင့်မြတ်ရာသုံး၊ ဖြူ။ စိတ်ပုံးသည်၊  
 ဆက်လုံးချမ်းသာ လိမ့်မည်တည်း။

စိတ်ညစ်မဲ့ကြောင်း (ဥပက္ကံလေသ) တရား ၁ ၆၂၅။

- ၁။ သူ့ပစ္စည်းကို၊ ရလိုအာဘို့။  
 အလိုကြိုးကာ၊ ဝိသမလောဘာ။  
 အကျိုးဖျက်လို့ ခေါ်ဆို ပျောပါ။  
 စိတ်ဆိုးက၊ ကော့ခံမှတ်လေပါ။
- ၂။ ရန်ပြီးဖွဲ့က၊ ဥပနာဟာ။  
 ကျေးဇူးဖျက်က၊ မကွဲ့ မှတ်ပါ။  
 ဂုဏ်ရည်ယွှန်တူပြိုင်မူး ပဋိဌာသာ။  
 မနာလို့ ခေါ်ဆိုကြိုး ကူသာ။
- ၃။ နှစ်မြောင်လေဘို့ ပစ္စရိယာ။  
 မိမိပြစ်များ၊ ပုံးထား ပာယာ။  
 ဂုဏ်မရှိပြန်၊ ရှိဟန်ဆောင်ကာ။  
 ထုတ်ဖော်က၊ မှတ်ကြ သာဇွှယာ။
- ၄။ မာန်ခက်ထန်က၊ ထမ္မာ့မျှနှစ်ဗာ။  
 သူ့ထက်ကပါ့ပြုလို သာရမ္မာ့။  
 ထောင်လွှား ပာန်း၊ ယောက ပေါ်။  
 ဓထာင်လွန်းဘို့၊ အတိပာန်းသား။  
 ကုသိုလ်များမေ့ပြား ပဟာပါး။

၃။ ဉ်၁၆ပါး၊ စိတ်အားမဲခေါ်  
ဝတ္ထုသိပ္ပ၊ ထုတ်ပြသလော  
ကိုလေမှန်သမျှ၊ ကျော်ကြတာတွေ။  
သူတို့လဲစိတ်မဲညင်ကျူး၏။  
စိတ်မဲများကို အမြစ်ပြုတ်ရှင်းပုံ

- ၁။ ဧသာတာပဲတို့မဂ်၏ပယ်ရာ  
လူသာမစွဲရှိ ထည့်တိမာယာ  
သာငြေပွဲ့သာမက္ခင်ခြာက်ဖြာ  
မြစ်ပြုတ်ရှင်းပယ်ခြင်း ပဋ္ဌား။
- ၂။ အနာဂတ်မို့ မဂ်၏ပယ်ရာ  
ဗျာပါကောဓာခုံပနာယာ  
ပမာဒဟု၊ လေးခုမှန်စွာ  
မြစ်ပြုတ်ရှင်း၊ ပယ်ခြင်းတတိယာ။
- ၃။ အရဟတ္တုမဂ်၊ ပယ်ဖျက်သည်များ  
အဘို့ကျော်လောဘ၊ ထမ္မာ သာရမ္မာ  
အတိမာနာ၊ မာနမဇာ  
မြစ်ပြုတ်ရှင်း၊ ပယ်ခြင်းစတုတွေား

(ပဋ္ဌာ ၁၁၃၅၊ ဝတ္ထုသုတ်အဖွင့်)

အရုံးဆောင်ပုဒ်များ  
အသီးတစ်ရာ၊ အညာတစ်ရု

အသီးတစ်ရာ၊ အညာတစ်ခု၊ ပမာ့ရှုရှု၊ စိတ်ဟုမည်ဖြား၊ ဉ်၁  
တစ်ပါးများ၊ တစ်ပါးကိုယ်ကြပ်၊ စောင့်ဝည်းကွွဲက၊ လူရပ်နတ်ရှား၊  
မြေဟွာနိမ္မာန်၊ ဇွဲက်ဘကြောင်းမှန်၏ (မဟစေဝ ၂၂၂)

ခိတ်ညစ်ခိတ်၊ ကြေး ခိတ်ဖြင့်ဆေး

ရရေကြောင့်ညန်ပြစ်၊ ထိုညန်ညစ်လည်း၊ စင်လည်ရရေကြောင့်၊  
သွေမထောင့်ဘူး၊ ခိတ်ကြောင့် ပြစ်ပေါ်၊ ခိတ်ကြေး ညော  
လည်း၊ အေးလျှော်ခိတ်ပင်၊ စင်မစင်ကို၊ ကိုယ်ပင်ပန်ပြု၊ သူမပြု  
သည်၊ စင်မှုကိုယ်မှုဘာတာဝန်တည်း။

ခိတ်ဓားကြည်လင် အကျိုးပြင်

အေးမြှုကြည်လင်၊ ကုန်ရေပြင်၏၊ အဘာက်တွင်ရှိပြား၊ ၁၃။  
လိပ်ပေးနှင့်၊ ထောက်သွားခရာ၊ အစုစုစုကို၊ ကြည့်ရှုလိုက်လျှင်၊ ထင်း  
ထင်းမြှင့်သို့၊ ကြည်လင်ခိတ်ပြု။ ထိုသည့်သွာကား၊ ကိုယ်သူ  
အကျိုးနှစ်ဦးကျိုးနှင့်၊ မင်ကျိုး၊ ပိုလ်သီနိဗ္ဗာန်ထိသည်၊ နောက်  
ကိုခိတ်ဝယ် ကင်းသောဝကြောင့်။

(အံ ၂၁ ၈)

အဘို့ကြာ ခိုသမဆောဘ

၁။ ကြောင်းကျိုးမမြင်၊      မိုက်မှောင်ဝင်၊      ခိတ်ဝဉ်  
ပျက်ဆီးတာ။

၂။ ကောဘဘာပြစ်၊ သသချာစစ်၊ ပယ်ပစ်သူ့ကိုပါ။

၃။ ရှုံးဘွဲ့သုတေသန၊ ပွားလျက်နေ၊ ကူးကြေးစောင့်စည်းရာ။

၄။ စားသောက်တိုင်းရွှေ၊ မိတ်ကောင်းစေ၊ ဝပြောလေ  
သင့်လျှော်သာ။

၅။ ကာမစွန်၊ ပယ်ခြောင်းပြု၊ ခြောက်ဝ အင့်ကထာ။

ဗျာပါဒ ကောဓ ဥပနာဟ

၁။ နြောင်းကျိုးမမြင်၊ မိုက်မှာင်ဝင်၊ စိတ်စဉ်  
ဖျက်ဆီးတာ။

၂။ အပိုရဆင်းရဲ၊ ငခြေရနဲ့၊ ရုပ်လဲမလှပါ။

၃။ ဥစ္စာလုံးရုံး၊ အများမှန်း၊ မှတ်အုံးကြိုရှစ်ဖြာ။

၄။ ဒေါသအပြစ်၊ သသချာစစ်၊ ပယ်ပစ်သူ့ကိုပါ။

၅။ မေတ္တာတရား၊ ရွှေ့ရွှေ့ပွား၊ ပယ်ရှားဗျာပါဒါ။

၆။ မေတ္တာထင်စေ၊ ပွဲ့လျက်နေ၊ ရွှေလေကံ့ဥစ္စာ။

၇။ ဆင်ခြင်များစေ၊ ပိတ်ကောင်းစေ၊ ပြောလေ  
သင့်လျှော်သာ။

၈။ ဗျာပါဒေါသ၊ ပယ်ကြောင်းပြု၊ ခြောက်စံ  
ဘုံကထာ။

ကိုယ်မချုပ်သူ၊ ထိုသည့်လူ၏၊ စင်ပြုဗိုတ်ထား၊ ကိုယ်နှစ်  
ဗျားကို၊ စဉ်းစားနေ့ချော်၊ ဒေါသပယ်လော့၊ အကယ်၍များ၊  
သုံးပါးလုံးပင်၊ မဖြူစင်သော်၊ သူ့ပင်သနား၊ မျှော်မပွား  
သည်၊ ငါးပါးဒေါသ၊ ပယ်ကြောင်းတည်း။

(အေ၂၊ ၁၆၄-၂)

လောင်ခြစ်ပွဲကိုဆူ၊ မျက်ထွက်သူကို၊ တုံးမှုအမျက်၊ ပြန်  
မထွက်က၊ ဓမာဝါရီခိုင်း၊ စစ်ပြောလဲရယ်၊ အောင်ပွဲရသည်၊  
လူဟုဟည်ရွှင်း၊ မကြည်ဗိုတ်ခက်၊ အမျက်ထွက်သူ၊ ထိုသည့်လူနှင့်၊  
ဆတူပြန်လျက် မျက်မာန်ထွက်သော်၊ ရွှေ့ထက်နောက်လူ၊  
မိုက်သောဟူ၏။

(ပသဇ္ဇဝ၊ ၂၆၃)

## ရန်ပြို့ကိုးပါး

- ၁-၃ ॥ မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုဖူးသူ၊ ပြုနေသူ၊  
ပြုမည့်သူဟု ရန်ပြို့ထားခြင်း။
- ၄-၆ ॥ ပိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ပြုဖူးသူ  
ပြုနေသူ၊ ပြုမည့်သူဟု ရန်ပြို့ထားခြင်း။
- ၇-၉ ॥ ပိမိရန်သူ၏ အကျိုးစီးပွားကို ပြုဖူးသူ၊ ပြုနေသူ၊  
ပြုမည့်သူဟု ရန်ပြို့ထားခြင်း။
- ၁၀ ॥ အရာမဟုတ်သည့်အမျက်ထွေကိုခြင်း။

(အ ၃၁၃၆)

## မက္ခ ပဋိသ

၅၅၉.ဘဝ၊ လူ့လောက္ခာ၊ ဉာဏ်မွှတ်၊ ကင်းမယျဉ်ဘဲ၊  
ကတည်တော်၊ ကတဝေးစီ၊ မသိတတ်သူ၊ လူမသမား၊ ထိများစွာ  
တို့၊ ချမ်းသာစီးပွား၊ လျော့ပါးယိုင်းယိုင်း၊ မြေမခိုင်ဘူး၊ ဓမ္မ<sup>၁</sup>  
ကရိုက်စစ်ရေး၊ ကျဖျားရေသို့၊ ယရေမတို့၊ ဘန်းဇော်ညီး  
လျက်၊ တန်ခိုးနှေ့သူ၊ ဆုတ်လပော့၊ ယုဝ်တတ်စွာ၏။

(မယေဒဝ၊ ၁၉၅)

ဂုဏ်နေမတူ၊ မမျှသူကို၊ မာန်မူသမှုံ၊ ပြိုင်ပြိုနှင့်၊ မတူ  
ရှာသီး၊ ရေနှင့်မိုးသီး၊ ကြိုးကာဘယ်ခါ၊ မရဲရာဘူး၊ ရဲပါတုံလစ်၊  
မွန်းနစ်လောင်ဖို့က်၊ ဘေးကြိုးဆိုကျိုး၊ ကိုယ်ခွက္ဗရအုံမှုန်စွာ၊  
ပျက်စီးရန်။ ပညာချင့်ထောက်၊ မာန်မူပောက်နှင့်၊ ကိုယ်  
အောက်တန်းတူ၊ အထက်လူဟု၊ မှတ်ယူမြှုနိုး၊ သုံးပုဂ္ဂိုလ်တွင်၊  
ဓမ္မအောက်ကိုသနား၊ တန်းတူအားမှုံ၊ ငမြောက်စားအမျှ၊ မရှုတ်ချုံး  
ထက်ကသူမှာ၊ ရှိုဝင်သရေ၏။

(မယေဒဝ၊ ၁၉၆-၂)

## ကန်တော့ဓန်း

ပြကာသ၊ ပြကာသ၊ ပြကာသ၊ ကာယက်၊ ဝစိက်၊  
မန္တာက် တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ပြီး၍  
အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေး ကင်းကြောင်း  
ကောင်းမှ ပဂံလာ ဖြစ်ပါစေခြင်းအကျိုးငါး ဘုရားရတနာ၊  
ထဗ္ဗားရတနာ၊ သံယာရတနာ တည်းဟူသော ရတနာမြှတ်သုံး  
ပါး(ဆရာသမား)တို့ကို အရိုးအသေ လက်အုပ်ပိုး၍ ရှိခိုး  
ပူဇော် ပူးပြောမာန်လျော့ ကန်တော့ပါခ်ဆရှင်ဘုရား။

[ ထုပေးပည့်ပို့ကိုယ့်လျှင် ၌ တို့ကိုယ့်ပို့ ]

ထုပေးပည့်ပို့ကိုယ့်လျှင်

အောက်ပါအုတောင်းကိုဆက်စထာင်းပါ

ကန်တော့ရာသာ ဤကောင်းမှက် စေတနာတို့ကြောင့်  
အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး  
(၅)ပါး၊ ပို့ပွဲတနား(၄)ပါး၊ မျှသနတနား(၅)ပါး၊ အနာ  
မျိုး(၉၆)ပါး၊ ပို့စွာ့ခို့(၆၂)ပါးတို့မှ အခါခပ်သိမ်း ကင်း  
လွှာထိုးသည်သာဖြစ်၍ ပုံစံဘုရား ပို့လ်တနား နိမ္မာန်  
တနားတော်ပြောကို လျော်ပြန်စွာ ရပါလိမ်း။ (အရှင်ဘုရား)။

## လောကချုပ်:သာလက္နပါး

၁။တိရတဲ့န၊ ကို:ကျယ်ကြ၊ လောကချုပ်:သာသည်။  
၂။တရားဓမ္မ၊ ရှိသေကြ၊ လောကချုပ်:သာသည်။  
၃။တရားဓမ္မ၊ ကျင့်သုံးကြ၊ လောကချုပ်:သာသည်။  
၄။သယာဖုန်က၊ ရှိသေကြ၊ လောကချုပ်:သာသည်။  
၅။သရာမိဘ၊ ရှိသေကြ၊ လောကချုပ်:သာသည်။  
၆။သလူ၍ဘနဲ့၊ ပြုလုပ်ကြ၊ လောကချုပ်:သာသည်။  
၇။ပုဒ္ဓသီလ၊ စောင့်ထိန်းကြ၊ လောကချုပ်:သာသည်။  
၈။မဇွားဓမ္မ၊ ပူးချားကြ၊ လောကချုပ်:သာသည်။  
၉။ကမ္မာ့န၊ ဘားထုတ်ကြ၊ လောကချုပ်:သာသည်။  
၁၀။ဝေယာဝစ္စ၊ ဆောင်းကြကြ၊ လောကချုပ်:သာသည်။  
၁၁။သာသနနာကိစ္စ၊ ဆောင်းကြကြ၊ လောကချုပ်:သာသည်။  
၁၂။ဘချင်းချင်းပ၊ ညီညာတ်ကြ၊ လောကချုပ်:သာသည်။  
၁၃။ဘချင်းချင်းပ၊ ကူညီကြ၊ လောကချုပ်:သာသည်။  
၁၄။ဘချင်းချင်းပ၊ ခွင့်လွှတ်ကြ၊ လောကချုပ်:သာသည်။  
၁၅။ဘချင်းချင်းပ၊ ချို့ခင်ကြ၊ လောကချုပ်:သာသည်။

အရှင်ဗြိန္တက